



CBCM

Herald

cbcmosc@gmail.com

၀၉၅ ၁ ၅၂၅၈၀၈

၁၅ ရက် မတ်လ ၂၀၁၇ ခုနှစ်

စိဘီစီအမ် သတင်းဂျာနယ်

အတွဲ (၂)၊ အမှတ် (၆)



ရှားခဲသာသနာ သံဇာတပွဲတော်ကျင်းပ

ရှားခဲ၊ ပုသိမ် ၊ ၁၉ ရက် မတ်လ ၂၀၁၇

ပုသိမ်ကက်သလစ်သာသနာပိုင် ရှားခဲသာသနာတွင် သံဇာတပွဲတော်ကို နှစ်စဉ် နှစ်တိုင်းထက် တမူထူးခြားအောင် ဤနှစ်တွင် ပုသိမ်ဆရာတော် ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ ၊ "ကရင်ရေးရာဝန်ကြီး ဂျိုးမြတ်မြတ်သူ" နှင့် ဌာနဆိုင်ရာအစိုးရအဖွဲ့များ တက်ရောက်ကြပြီး သံဇာတပွဲသည် စည်ကားသိုက်မြိုက်လှပါသည်။

ရှားခဲသာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ပီဦးဝင်းသန်း၏ ဖိတ်ကြားချက်အရ ၂၀၁၇ ရှားခဲသာသနာ သံဇာတပွဲသည် ဝန်ကြီးချုပ်များ ကြွရောက်ပြီမိမိတရားတွင် ပါဝင် ဆုတောင်းခဲ့ကြပါသည်။ ဤပွဲတော်အကြို ညနေပိုင်းတွင် ဘာသာပေါင်းစုံစုပေါင်းဆုတောင်းပွဲကိုလည်း ည ၈:၀၀ နာရီတိတိတွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။ ဤဆုတောင်းပွဲတွင် မြန်မာပြည် ငြိမ်းချမ်းသာယာခြင်းရှိဖို့ အထူး ဆုတောင်းခဲ့ကြပါသည်။

၁၉ ရက်နေ့ နံနက် ၆:၃၀တွင် ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဌာနဆိုင်ရာဝန်ကြီးများကို ပွဲတော်လာကက်သလစ်ဘာသာဝင်များက ကြိုဆိုကြပြီး နံနက် ၇:၀၀ နာရီတွင် သံဇာတပွဲတော်ကို အဖဆရာတော်ဘုရားမှ အမှူးပြုပြီး ရဟန်းတော် အပါး ၃၀ ခြံရံလျက် ဘာသာဝင် ၆၀၀ကျော် ပါဝင် ဆုတောင်းခဲ့ကြပါသည်။

Pathein OSC



Aefarmfomoemwofir, lawmf*lt opfaumi fBuDay;

pmsuEh 12 . . .



လန်ဒန် ၁၁ မတ်လ ၂၀၁၇

အင်္ဂလန်နှင့် ဝေလနိုင်ငံရှိ ကက်သလစ် လူငယ်တစ်သန်းတော် လုပ်ငန်းမှ ဦးစီးကျင်းပသော လူငယ်ပွဲတော်သို့ ပွဲစဉ်သူများ၏ ဖိတ်ခေါ်ချက်အရ ရန်ကုန် ဂိုက်ချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို တက်ရောက်ကာ မိန့်ခွန်း ပြောကြား ခဲ့သည်။

FLAME (မီးတောက်) ဟု အမည်ပေးထားသော တစ်ရက်တာ လူငယ်များ တွေ့ဆုံပွဲကို ဝင်ဘလေ ဘောလုံးကွင်းကြီးအနီးရှိ ဝင်ဘလေ မိုးလုံလေလုံ အားကစား ခန်းမတွင် ကျင်းပခဲ့ကြသည်။ လူငယ်ပေါင်း တစ်သောင်းတက်ရောက်နိုင်မည်ဟု မျှော်လင့်ကာ "မျှော်လင့်စရာအကြောင်း တစ်သောင်း" ဟု ခေါင်းစဉ်ပေးထားခဲ့သည်။ လူငယ်ပေါင်း ၉၄၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

ကာဒီနယ်ချားလ်စ်က မြန်မာနိုင်ငံ၏ လူမှုစီးပွား အခြေအနေများကို လူငယ်များအား ပြောပြကာ သူတို့ဘဝတွင်လည်းကောင်း လူ့အသိုင်းအဝိုင်းတွင်လည်းကောင်း ပြောင်းလဲမှုများပြုလုပ်ရေးတွင် ရဲရင့်ကြရန် အလင်းပေးလမ်းပြခဲ့သည်။



CBCM Herald

နာယက
ဆရာတော် ပီတာလွီးစ် ကျာဂု

အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ
ဖာသာရ် လီအို နိန်းခန့်မန်

ထုတ်ဝေခွင့်အမှတ်
၀၁၇၂၅

အယ်ဒီတာအဖွဲ့ဝင်များ
ဖာသာရ် ဂျိမ်းဘရန်ကု၊ ဖာသာရ် စောလောရင်းစ်
ဖာသာရ် ပီလျို၊ ဖာသာရ် ဩဂုတ်စတင်းရွှေ

ဖြန့်ချိရေးတာဝန်ခံများ
သာသနာ (၁၆) ခု နှင့် သူတော်စင်ဂိုဏ်းများမှ
လူထုဆက်သွယ်ရေးတာဝန်ခံများ

ဒီဇိုင်းဖွဲ့စည်းပုံ
ဖာသာရ် စိုးနိုင် ၊ ရီစီမေရီ

ပုံနှိပ်တိုက်
စိန်ဇေးဝီးယားပုံနှိပ်တိုက် (၀၀၂၆၂)
အမှတ် (၂၇) ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

အတိုင်ပင်ခံများ
CBCM အထွေထွေအတွင်းရေးမှူး၊
ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊
ကက်သလစ်ရှေ့နေများအဖွဲ့။

ငွေလွှဲရန်
ရိုးမဘဏ် နှင့် ကမ္ဘောဇဘဏ် မြန်မာ့ကုန်း၊ ရန်ကုန်။
နော်မြတ်နင်းထွေး ၊ ၁၄/ဟသတ(နိုင်)၂၄၆၀၉၅

ဆက်သွယ်ရန် လိပ်စာ
CBCM Herald သတင်းစာရုံးခန်း
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း
၂၉၂(က) ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဖုန်း ၀၁ - ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များအတွင်းသာ)
Email: cbcmosc@gmail.com

- CBCM-Herald ၏ ရည်မှန်းချက်များ**
- ဧဝံဂလိသတင်းကောင်းကို ထပ်ဆင့် သယ်ပိုးဆောင်ရွက်နိုင်စေရန်၊
 - ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာ နောက်ဆုံးရ သတင်းများကို အချိန်မှီ ပို့ဆောင်နိုင်ရန်၊
 - မြန်မာနိုင်ငံရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည် နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
 - မြန်မာနိုင်ငံသားများအားလုံးကို ကောင်းသောသတင်းများ အချိန်မှီ(တစ်လတွင်နှစ်ခါ) ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
 - အာရှသမ္မတတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်းများကို အထောက်အကူ ဖြစ်စေရန်၊

t , f lwmht mabm

ကန္တာရခရီး

ဝါတွင်း အချိန်အခါ တလျှောက်လုံးအတွင်း ဆက်တိုက်ကြားလာရမည့် စကားလုံးမှာ တောကန္တာရ ဆိုသည့် စကားလုံး ဖြစ်ပါလိမ့်မည်။ တောကန္တာရသည် အမြင်အားဖြင့် ခြောက်သွေ့ ပူလောင်သောအရပ် တစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့ သိကြသည်။ ခံစားချက်အားဖြင့် အလွန် ထိတ်လန့်စရာကောင်းသော အရပ်ဖြစ်သည်။ လမ်းမမြင် ကမ်းမမြင်နှင့် နားခိုစရာနေရာအရိပ်မရှိ၊ စားသောက်စရာ ရေမရှိ သစ်ဥသစ်ဖုဆိုတာလည်း ရှာမတွေ့နိုင်ဘဲ သေစေနိုင်သော အရပ်ဖြစ်သည်။ သက်ဝင် ယုံကြည်မှုအားဖြင့် တောကန္တာရသည် နတ်ဆိုး နတ်မိစ္ဆာတို့ ကြီးစိုးရာအရပ်ဖြစ်သည်။

ထိုတောကန္တာရတွင် ခရစ်တော်သခင်သည် ရက်ပေါင်းလေးဆယ် အစာရှောင်ကာ ဆုတောင်းခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ ထိုတောကန္တာရဆိုသည့် လမ်းမမြင်ကမ်းမမြင် ဒေသတွင် ဘုရားသခင်၏လူမျိုးဖြစ်သည့် အစ္စရာအဲလ် လူမျိုးတို့သည် နှစ်ပေါင်းလေးဆယ် ကျင်လည်ခဲ့ရသည်။

ဤအဖြစ်အပျက်များက ကန္တာရသည် ထိတ်လန့်စရာနေရာမဟုတ်တော့ဘဲ ဘုရားနှင့်လူ အနီးကပ်ဆုံး ပေါင်းစည်းခွင့်ရသော နေရာတစ်ခု ဖြစ်လာသည်။ ယာကုတ်၏သား ၁၂ ဦးနှင့် သူတို့၏ သားစဉ်မြေးဆက်များအား ကျွန်ုပ်တို့ အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပြီး ကတိထားရာပြည်သို့ ဝင်ရောက်စေခဲ့ရာတွင် ထာဝရဘုရားသခင်သည် ထို ကန္တာရအတွင်း သူတို့နှင့်အတူ ခရီးသွားခဲ့သည်။ သူတို့အား ဦးဆောင်ရန် မိုးဇယ်အား ခန့်ထားပြီး အကူအညီများကိုလည်း ခန့်အပ်ပေးခဲ့သည်။ ဤခရီးလမ်းသည် ကြမ်းတမ်းသည်။ အစာအစာ မလုံလောက်ခြင်း၊ ရေငတ်ခြင်းတို့နှင့်အတူ မြေဘေးကင်းဘေးတို့လည်း ကြုံခဲ့ကြရသည်။ အချို့သူတို့သည် ခရီးလမ်းတွင် သေဆုံးခဲ့ကြသည်။ ဤကြမ်းတမ်းခက်ခဲမှုများနှင့် အန္တရာယ်များအကြားတွင် ဘုရားသခင်သည် သူတို့၏ဘုရား၊ သူတို့အား ကာကွယ် စောင့်ရှောက်တော်မူသော ဘုရားဟု သိမှတ်ခဲ့ကြသည်။ ဘုရားသခင်သည် သူတို့နှင့် အနီးကပ်ဆုံးတွင် ရှိနေသည်ဟု ခံယူ ခဲ့ကြသည်။ နေ့အချိန်တွင် မိုးတိမ်အသွင် ညအချိန်တွင် မီးလျှံအသွင်ဖြင့် သူတို့ ရှေ့က လမ်းပြသွားခဲ့သည်။ ဤကန္တာရအတွင်း သူတို့၏ ဘုရားသည် တန်ခိုးကြီးသော ဘုရား၊ သူတို့အား ကျွေးမွေးကာကွယ်စောင့်ရှောက်သော ဘုရားဟု အစ္စရေးလူမျိုးတို့ သိမှတ် ဝန်ခံခဲ့ကြသည်။

သခင်ခရစ်တော်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ထင်ရှားစွာ မဟောပြောမှီ ရက်ပေါင်း ၄၀ တောကန္တာရတွင် နေခဲ့ခြင်းမှာ အစ္စရာအဲလ်လူမျိုးတို့၏ ကန္တာရ ခရီးကြမ်းကို ပြန်လည် ဖြတ်သန်းခြင်းဖြစ်သည်။ အစ္စရာအဲလ် လူမျိုးတို့သည် ကြမ်းတမ်းသော ခရီးလမ်းတွင် မကောင်းမှုများကို ကျော်လွှားအောင်မြင်ကာ ဘုရားသခင် ကတိထားရာ နိုင်ငံအတွင်း ဝင်ရောက်နိုင်ခဲ့သကဲ့သို့ ခရစ်တော်သည်လည်း နတ်ဆိုးကို အနိုင်ယူကာ ဘုရားသခင်၏ အုပ်ချုပ်ခြင်း နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြစ်သည်။

ဝါတွင်းကာလ၏ ခရီးစဉ်သည်လည်း ကျွန်ုပ်တို့လူသားများ၏ ဝိညာဉ်ရေး ခရီးကြမ်းကို လျှောက်လှမ်းရင်း ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ခံစားသိနိုင်ရန်ဖြစ်သည်။ ယခုဆိုလျှင် ထိုခရီးတဝက်ကျော်ကို ဖြတ်လျှောက်ခဲ့ကြပြီးဖြစ်သည်။ ဝါတွင်း ကာလတွင် ကျွန်ုပ်တို့ ကျင့်ကြံအားထုတ်သော ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းတို့သည် မိမိတို့၏ လောကီ တပ်မက်ခြင်းများကို ကျော်လွှားအောင်မြင်စေရန်အတွက် ဖြစ်သည်။ ထိုကျင့်စဉ်များသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပိုမို နီးကပ်လာစေရန်ဖြစ်သည်ကို ဝါတွင်း အစက အသိပေးခဲ့ပါပြီ။ ခရီးတဝက်ကျော်ပြီးဖြစ်သော ယခုအချိန်တွင် ပြန်လည် သုံးသပ်ခြင်းဖြင့် ကျေးဇူးတော်ကာလဖြစ်သော ဝါတွင်းအချိန်မှ ဝိညာဉ်ရေးရာ အမြတ်ရနိုင်ကြမည်ဟု မျှော်လင့်ပါသည်။

ရှင်ပေါလူးက "ငါသည် အားနည်းသောအခါ ခွန်အားနှင့်ပြည့်စုံလျက်ရှိ၏" (၂ ကော် ၁၂:၁၀) ဟုမိန့်တော်မူခဲ့သည်။ ကန္တာရကဲ့သို့ ကြမ်းတမ်းသော ခရီးလမ်းကို ကျွန်ုပ်တို့ ဖြတ်လျှောက်ရသောအခါ ကျွန်ုပ်တို့၏ ခွန်အားဖြင့် ရှမ်းကန်နိုင်စွမ်း ရှိနေခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့်သာ ဆက်လက်လှုပ်ရှားနိုင်စွမ်း ရှိနေသည်ကို သိမြင်လာကြပါလိမ့်မည်။ ကျွန်ုပ်တို့တွင် လိုလေသေးမရှိ ပြည့်စုံနေပါလျှင် ဘုရားကို မေ့ထားတတ်ကြသည်မှာ သဘာဝ ပင်ဖြစ်သည်။ အခက်အခဲများ တွေ့သောအခါမှ ဘုရားသခင် ဘယ်ရောက်နေပြီလဲ ဟု မေးတတ်ကြသည်။ ဝါတွင်းကာလ၏ ကျင့်စဉ်များသည် ကျွန်ုပ်တို့ အနီးအပါးတွင် ဘုရားသခင်ရှိနေသည်ကို လက်တွေ့ကျကျ သိမြင်နိုင်စွမ်းပေးပါလိမ့်မည်။

ကျန်ရှိနေသေးသော ဝါတွင်းကာလ၏ နေ့ရက်များကို ကျေးဇူးတော် အချိန်အခါများ အဖြစ် ဆက်လက် ဖန်တီးရင်း ဘာဝခရီးအတွက် လိုအပ်သော ခွန်အားများ ရယူ ကြပါစို့။

CBCM HERALD အတွက် ထည့်ဝင်ကြသော အလှူရှင်များ

၁။ ကွယ်လွန်သူ ဂျိုးဇက်ဦးမောင်တင်၏ ဝိညာဉ်အတွက်ရည်စူးသော အလှူငွေ	50000 (ငါးသောင်းကျပ်)
(မေရီလန်းသာသနာ)	
၂။ ဦးဂျိုးဇက်လွန်းမောင်(ရန်ကုန်)	10000(တစ်သောင်းကျပ်)
၃။ ဒေါ်အဲလစ်(မိုင်းလား)	10000 တစ်သောင်းကျပ်)
၄။ ဒေါ်ဖြူဖြူဝင်း(ကျိုင်းတုံ)	5000 (ငါးထောင်ကျပ်)

အလှူရှင်များအား ဘုရားသခင်ကောင်းကြီးပေး၍ လိုအပ်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းပေးရင်း
CBCM Herald မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယုဂ် & [efrifbu) \ vi , farmir , fsm; x Hay; ylbom pmvvpapmi f

(ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် မှာ မိသားစုအရေးနဲ့ ပတ်သက်ပြီး ကက်သလစ် ဆရာတော်ကြီးများ ညီလာခံ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွေးနွေး သုံးသပ်ချက်တွေကို ပြန်လည် စုစည်းကာ "မေတ္တာတရားရဲ့ ဝမ်းမြောက်ရာ" ဆိုတဲ့ စာချွန်တော်ကို အရှင်သူမြတ်က ထုတ်ပြန်တော်မူခဲ့ပါတယ်။ လာမယ့်နှစ် ၂၀၁၈ အောက်တိုဘာလ ဆရာတော်ကြီးများ ညီလာခံ အစည်းအဝေးပွဲမှာ အဓိက ဆွေးနွေးကြမယ့် ခေါင်းစဉ်ကတော့ "လူငယ်များ၊ ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်းဆိုင်ရာ သုံးသပ် ဆန်းစစ်ခြင်း" အကြောင်းပဲဖြစ်ပါတယ်။ လူငယ်တွေ အကြောင်း ဆိုပြီး ခေါင်းစဉ်တပ်ရုံ သက်သက် ဆွေးနွေးကြမှာမဟုတ်ဘဲ လူငယ်အရေး၊ လူငယ် တွေရဲ့ ယုံကြည်ခြင်းအသက်တာ၊ လူငယ် တွေရဲ့ ခေါ်တော်မူခြင်းဘဝတွေကို မီးမောင်းထိုး အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ အစည်းအဝေး အတွက် ရှေ့ပြေး ထုတ်ပြန်ထားတဲ့ မူကြမ်း စာချွန်တော်မှာ ပြောကြားထားပါတယ်။ အမိအသင်းတော်က ကျင်းပ ပြုလုပ်မယ့် ညီလာခံ အစည်းအဝေးအတွက် ပြင်ဆင် အားထုတ်နေသည့်အလျောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကလည်း လူငယ်များ ထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့ပါတယ်။)



၂၀၁၆ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ပိုလန်နိုင်ငံ ခရာကောင်းမြို့တွင် ရဟန်းမင်းကြီး လူငယ်များအကြားတွင် မြင်တွေ့ခဲ့ရပုံ

ချစ်ခင်ရပါသော လူငယ်မောင်မယ်များတို့ ...

လာမယ့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ဆရာတော်ကြီးများ ညီလာခံ အစည်းအဝေးအတွက် "လူငယ်များ၊ ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်းဆိုင်ရာ သုံးသပ် ဆန်းစစ်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်သွားမယ့်အကြောင်းကို ထုတ်ပြန်ကြေညာရတဲ့ အတွက် ကျွန်ုပ် ဝမ်းသာအားရမိပါတယ်။

ဒီ ညီလာခံမှာ လူငယ်တွေကို အဓိကထားပြီး အရေးပေးဆွေးနွေးချင် ပါတယ်။ ဘာလို့လဲဆိုတော့ သင်တို့ဟာ ကျွန်ုပ်ရဲ့ နှလုံးသားထဲမှာ ရှိနေလို့ပါပဲ။ ညီလာခံမှာ ဆွေးနွေးကြမယ့် မူကြမ်းအချက်အလက်တွေကို ဒီနေ့ ထုတ်ပြန်ပေးခဲ့ပါတယ်။ ကျင်းပပြုလုပ်မယ့် ညီလာခံ တစ်လျှောက်လုံးမှာ သင်တို့ကို လမ်းညွှန် အထောက်အကူပြုပေးမယ့် မူကြမ်းအချက်အလက် စာချွန်တော်ကို သင်တို့အတွက် ကျွန်ုပ် ပေးပို့ပါတယ်။

"သင်၏ တိုင်းပြည်၊ သင့်အဖ အိမ်တော် မှ ထွက်ခွာ၍ ငါပြဿမည့် တိုင်း ပြည်သို့ သွားလော့" ဆိုတဲ့ အာဘရာဟံကို မိန့်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် စကားလေးက ကျွန်ုပ်ကို သတိပေး လှုံ့ဆော်နေပါတယ်။ ဒီစကားကိုပဲ သင်တို့ကို ကျွန်ုပ်ပြန်လည် မိန့်ချင်ပါတယ်။

ဒီစကားတွေဟာ အဖဘုရား ရှင်က သင်တို့ကို 'သွား' ဆိုပြီး စေလွှတ် ဖိတ်ခေါ်လိုက်တဲ့ စကားပဲ ဖြစ်ပါတယ်။ မသေချာ မရေရာတဲ့ အနာဂတ်ကို ရှုမျှော်ပြီး လျှောက်ရမယ့်

ခရီးကို သင်တို့ကို သွားခိုင်းနေပါတယ်။ ဒါပေမဲ့ ဒီခရီးမှာ ပြည့်ဝစုံလင် ခြင်းသို့ ရောက်အောင် သေချာပေါက် လမ်းပြ၊ ခရီးပြု၊ ပို့ဆောင်ပေးမယ့် ဘုရားရှင်ကိုယ်တော်တိုင် ရှိ နေပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လှုံ့ဆော်ခြင်းအားဖြင့် သင်တို့ရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ နှုတ်တော် အသံကို ပဲ့တင် ထပ်ကာ ကြားနိုင်ကြစေဖို့ ကျွန်ုပ် ဖိတ်ခေါ် အားပေးချင်ပါတယ်။

အာဘရာဟံကို ဘုရားရှင်က သွားလို့ မိန့်တော်မူခဲ့တယ်ဆိုတဲ့ နေရာမှာ ဘာကို ဘုရားရှင်က မိန့်ချင်ခဲ့တာလဲ။ ဘုရားရှင်က သူ့ကို မိသားစုကိစ္စနဲ့စွဲပြီး သူ့အသိုင်းဝိုင်းကို ထားရစ်ကာ အဝေးတစ်နေရာကို ထွက်သွားဖို့ မိန့်ကြားခဲ့တာ မဟုတ်ပါဘူး။ အာဘရာဟံက ဘုရားရှင်ဆီကနေ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဖိတ်ခေါ်ခြင်းတစ်ခုကို ရသွားခဲ့တာပါ။ အရာအားလုံးကို စွန့်ထားရပြီး နေရာအသစ်ကို ဦးတည်လျှောက်လှမ်းဖို့ စိန်ခေါ်လိုက်တဲ့ ဖိတ်ခေါ်ခြင်းတစ်မျိုးပါပဲ။ ပိုပြီး နွေးထွေးလှိုက်လှိုက်က တရားမျှတ ခြင်းတွေကြီးစိုးတဲ့ လူ့ဘောင်အသိုင်းအဝိုင်းကို လူငယ်တွေက နေရာအနံ့မှာ တည်ဆောက်ပေးချင်တဲ့ ပြင်းပြထက်သန်တဲ့ စိတ်ဆန္ဒ မရှိဘူးဆိုရင်၊ ယနေ့ခေတ် ကျွန်ုပ်တို့အတွက် နေရာအသစ် ဆိုတာ ဘာကိုများ ပြောချင်နေတာပါလဲ။

ဒါပေမဲ့ ကံမကောင်းစွာဘဲ သွား ဆိုပြီး ပြောလိုက်တဲ့ ဒီစကားလုံးလေးမှာ တခြား အဓိပ္ပာယ် တွေလည်း ရှိနေသေးရဲ့။ ဘယ်လိုမျိုး လဲဆိုတော့ အာဏာကို အလွဲသုံးစားလုပ်ကာ၊ မတရားမှုတခြားတွေနှင့် စစ်မက်တွေ ဖြစ်နေတဲ့အခါမှာ ထွက်ပြေးတိမ်းရှောင် ရသလိုမျိုးပေါ့။ လူငယ်တွေဟာ အကြမ်းဖက်မှုတွေရဲ့ ခြောက်လန့်မှုအောက်မှာ သားကောင်တွေ ဖြစ်နေရတယ်။ ကိုယ့်ရဲ့ မွေးရပ်ဌာနေကို စွန့်ပြီး အသက်လုထွက်ပြေးနေရတယ်။ အီဂျစ်ပြည် ဖာရုန်ဘုရင်ရဲ့ လက်အောက်မှာ ကျွန်ုပ်ပြန်ပစ်စက်ခံနေရတဲ့ အီစရာအဲလူမျိုးတွေရဲ့ ငိုကြွေးသံလို သူတို့ရဲ့ ရိုက်ညည်းပူဆွေးမှုတွေကို ဘုရားရှင် ကြားသိတော် မူပါတယ်။

ခရစ်တော် ဘုရားကို တပည့်တော်ကြီးတွေက "ဆရာသခင်၊ အဘယ်မှာ နေတော်မူသလဲ" ဆိုပြီးမေးတော့ သခင် ခရစ်

တော်က "လာ၍ ကြည့်ပါ" ဆိုပြီး ပြန်ဖြေ ပေးခဲ့ပါတယ်။ ယေရူးရှားက သင်တို့ လူငယ်တွေကို ကြည့် နေပါတယ်။ သူနဲ့အတူ ခရီးပြုဖို့ ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။

လူငယ်မောင်မယ်တို့ ဘုရားရဲ့ အကြည့်ကို သတိပြုမိကြရဲ့လား။ ဘုရားရဲ့ အသံကိုရော ကြားမိကြရဲ့လား။ သူနဲ့ အတူခရီးပြု လျှောက်လှမ်းဖို့ရော စေ့ဆော် ခံစား ရရဲ့လား။

လောကရဲ့ ရှုပ်ထွေးမှု ဆူညံသံတွေ ကြားထဲမှာ ဘုရားရဲ့ အသံက သင်တို့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာဆီထိ ပျံ့လွင့် တုန်ခါ နေဦးမယ်ဆိုတာ ကျွန်ုပ်ပြောရပါတယ်။ သခင်ဘုရားက သင်တို့ရဲ့ နှလုံးသားကို ဖွင့်ပြီး သူနဲ့အတူ ပျော်ရွှင်ပြည့်ဝစွာ ရှင်သန်နိုင်ဖို့ အခြံတမ်း ပြောကြားဖိတ်ခေါ်နေပါတယ်။ သင်တို့ရဲ့ ဘဝအတွက် ဘုရားရှင်ရဲ့ စီမံကိန်းအလိုတော်ကို ရှာဖွေတွေ့ရှိဖို့ မိမိကိုယ်ကို ဆန်းစစ်လေ့လာတဲ့ ဒီခရီးစဉ်ကို လျှောက်လှမ်းဖို့ ဘုရားရှင် ဖိတ်ခေါ်နေပါတယ်။ ဒီခရီးက မသေချာဘူးဆိုပြီး သင်ကစိတ်ပျက်အားလျော့နေရင်တောင်မှ ဘုရားရှင်က သူရဲ့ မေတ္တာကရုဏာတော်မှာ ပွေ့ထူစောင်မဖို့ လက်ကမ်း ကြိုဆိုလျက်ရှိနေပါတယ်။

ပိုလန်နိုင်ငံ၊ ခရက်ကောင်းမြို့ မှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့လူငယ်များနေ့မှာ သင်တို့ကို အကြိမ်ကြိမ် မေးခဲ့ဖူးပါတယ်။ "ငါတို့တွေ ပြောင်းလဲနိုင်စွမ်းရှိရဲ့လား" လို့။ သင်တို့ကလည်း "ပြောင်းလဲနိုင်ပါတယ်" လို့ အော်ဟစ်အဖြေပေး ခဲ့ကြတယ်။ အဲဒီ အော်သံတွေဟာ မင်းတို့ရဲ့ ငယ်ရွယ်နုပျိုနေဆဲ လူငယ် နှလုံးသားထဲကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီ နှလုံးသား တွေက မတရားမှုတွေကို သည်းညည်းမခံ တတ်ဘူး။ ဟောင်းနွမ်း အသုံးမဝင်တဲ့ ဝေလံတွေကို ခေါင်းငုံ့ခံမနေတတ်ဘူး။ ကိုယ်နဲ့ မဆိုင်သလို ဖာသီဖာသာနေတတ်တဲ့ နှလုံးသားမျိုးလည်း မဟုတ်ဘူး။ သင်တို့ရဲ့ အတွင်း နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အော်ဟစ်သံတွေကို သေချာနားထောင်ကြည့်စမ်းပါ။ ပရောဖက် ဂျေယမိယကို ဘုရားရှင် ခေါ်တဲ့အခါ ကျွန်တော်ဟာ ငယ်ပါသေးတယ်။ ဘာမှ မလုပ်တတ်ပါဘူးလို့ ပြောခဲ့သလိုမျိုး သင်တို့ ခံစားရကောင်း ခံစားရလိမ့်မယ်။ ဒါ

ပေမဲ့ ဘုရားရှင်က သူ့စေလွှတ်တဲ့နေရာကို သွားဖို့ သင်ကို ခွန်အားပေးပါတယ်။ မကြောက်ပါနဲ့။ သင်ကို စေလွှတ်တဲ့ ဘုရားက သင့်အနားမှာ ရှိနေပါတယ်။

လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြောင်းလဲချင်တဲ့ ဆန္ဒတွေ၊ ရက်ရောမှုတွေ ကြောင့် ပိုကောင်းတဲ့ ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်နိုင်တယ်။ ခိုင်မာ ပြတ်သားတဲ့ ဆုံးဖြတ် ရွေးချယ်ခြင်းတွေ ပြုနိုင်အောင် အလင်း ခွန်အားပေးတဲ့ ဝိညာဉ်တော်ဘုရားရဲ့ အသံကို နားစွင့်ဖို့ မကြောက်ပါနဲ့။ ဆရာသခင်ရဲ့ နောက်ကိုလိုက်လျှောက်ဖို့ သင့်နှလုံးသားက စေ့ဆော်တဲ့အခါ တုန်ပြန်ဖို့ မနှောင့်နှေးပါနဲ့။

အမိ အသင်းတော်ကလည်း လူငယ်တွေရဲ့ အသံကို နားထောင်ချင်နေပါတယ်။ သင်တို့ရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို ကြားသိချင်နေပါတယ်။ ကုန်ကုန်ပြောရရင် မင်းတို့ရဲ့ သံသယတွေ၊ ဝေဖန်ထောက်ပြချက်တွေကအစ အမိအသင်းတော်က နားထောင်ပေးနေပါတယ်။ မင်းတို့ရဲ့ အော်သံတွေကို အသင်းတော်က ကြားသိအောင် လုပ်ပါ။ မင်းတို့ရဲ့ အသိုင်းအဝိုင်းထဲမှာ ပဲ့တင်ထပ်နေအောင်လုပ်ပါ။ အဲဒီအသံတွေကို မင်းတို့ရဲ့ သိုးထိန်း ဖခင်တွေလည်း ကြားကြပါစေ။ ရဟန္တာ စိန့်ဘနဒစ်က သူရဲ့ ရသေ့တွေကို အရေးကြီးတဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးကိုမဆို မပြုလုပ်ခင် လူငယ်တွေနဲ့လည်း တိုင်ပင်အကြံရယူဖို့ မိန့်ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ဘုရားရှင်က အကောင်းဆုံးအစီအမံတွေကို လူငယ်တွေကို ဖော်ပြပေးလို့ပါပဲ။

ဒါကြောင့်မို့ ဒီညီလာခံ အစည်းအဝေး ကြီးပြုလုပ်မယ့် ခရီးစဉ် တစ်လျှောက်လုံးမှာ လူငယ်တွေဟာ အလွန် အရေးကြီးပါတယ်။ ကျွန်ုပ်ရဲ့ နော်တော်၊ ညီတော် ဆရာတော်များကိုလည်း မှာချင်ပါတယ်။ လူငယ်တွေ ပျော်ရွှင်စေဖို့ လူငယ်တွေနဲ့အတူ လုပ်ဆောင်ကြဖို့ ကျွန်ုပ် ပိုပြီး ဆန္ဒရှိပါတယ်။

သင်တို့အားလုံးကို သင်တို့လိုပဲ ငယ်ရွယ်နုပျိုသူ နာရရက်မြို့က ကညာစင် မာရီယားရဲ့ လက်တွင်းသို့ အပ်နှံပူဇော်ပေးပါတယ်။ သူမကို ဘုရားရှင်က ချစ်မြတ်နိုးစွာ ကြည့်ရှုစောင့်မတ်မှုခဲ့တယ်။ အဲဒီလိုပဲ ကညာစင် မာရီယားက သူမလိုပဲ "တပည့်တော် အသင့်ရှိပါတယ်" ဆိုပြီး ဘုရားရှင်ရဲ့ ခေါ်သံကို ပျော်ရွှင်ရက်ရောစွာ အပြည့်အဝ တုန်ပြန်နိုင်ဖို့ သင်တို့ရဲ့ လက်ကိုဆွဲပြီး လမ်းညွှန်ပြသခေါ်ဆောင်ပေးပါလိမ့်မယ်။

ချစ်ခြင်းများစွာဖြင့် ပုပ်ဖရန်စစ် အရှင်သူမြတ် ၁၃ ဇွန်ဝါရီ ၂၀၁၇ ခုနှစ်

(သီကိုရင်း က ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်)

သမ္မာကျမ်းစာတော်မြတ်အား မိုဘိုင်းဖုန်းကဲ့သို့ ကိုယ်နှင့်မကွာ ကိုင်ဆွဲ အသုံးပြုကြ



မိုဘိုင်းဖုန်းများကိုအလေးထားအသုံးပြုသူကဲ့သို့ သမ္မာကျမ်းစာတော်မြတ်ကိုလည်း အမြဲ အသုံးပြုကြရန်ကို မတ်လ ၅ ရက် တနင်္ဂနွေနေ့ က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ခရစ်ယာန်များအား တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

အပတ်စဉ် လူထု ပရိတ်သတ်နှင့် တွေ့ဆုံနေကြ အန်ဂျေလူး မေတ္တာရွတ်ဆို

ခြင်းနှင့် အရှင်သူမြတ်၏ အထူးကောင်းကြီးမင်္ဂလာတော်ကို ခံယူရန်အတွက် စိန်ပီတာရင်ပြင်တော်တွင် စုရုံးနေခဲ့ ကြသော ဘုရားဖူးပရိတ်သတ်များအား အရှင်သူမြတ်က မြွက်ကြားခဲ့ခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ နေ့စဉ်ဘဝသက်တာမှာ မရှိမဖြစ်အရာ အဖြစ်သမ္မာကျမ်းစာတော်မြတ်အား မိုဘိုင်းဖုန်းကို တန်ဖိုးထားသကဲ့သို့ တန်

ဖိုးထားကြပါမည့်အကြောင်းတိုက်တွန်းကာ၊ ကျွန်ုပ်တို့ မေ့လျော့သွားလို့ ပြန်ကြည့်ရင်၊ တစ်နေ့တစ်နေ့ ခဏခဏ ဖွင့်ကြည့်ရင်၊ သမ္မာကျမ်းစာတော် မြတ်မှာပါဝင်တဲ့ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်တွေကို မိုဘိုင်းဖုန်းကို ခဏခဏ ကြည့်သလိုများ ဖွင့်ကြည့်ကြမယ်ဆိုရင် ဘယ်လောက် ကောင်းမလည်း။ မကောင်းမှုကို တိုက်ဖျက်ဘို့အတွက် နဲ့ဘုရားရှင်နှင့် နီးစပ်စေမယ့် အသန်မာဆုံး လက်နက်ကတော့ သမ္မာကျမ်းစာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို အမြဲသယ်ဆောင် သွားမယ်ဆိုရင်၊ ဘုရားရှင်နဲ့နီးစေဘို့ ကို ဘယ်လို အနှောက်အယှက်များကမှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ ကောင်းမှုတွေပြု၊ ကောင်းတဲ့လမ်းကို လိုက်ခြင်းအတွက် ကိုလည်း ဘယ်လိုအရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ရက်လေးဆယ်တိုင် တောကုန္တာရထဲမှာနေပြီး အစာရှောင် ဆုတောင်းနေခဲ့တဲ့ သခင်ယေရှု့ကို နတ်ဆိုးက နောက်ယှက်ပေးခဲ့ ကျော်လွှားနိုင်ခဲ့တယ်ဟုဆိုကာ၊ သခင်ခရစ်

တော်လှမ်းလျှောက်ခဲ့တဲ့ ခြေလှမ်းတော်အတိုင်း ဝါတွင်းရက်လေးဆယ်ကို လှမ်းလျှောက် ကြရန်အတွက် အရှင်သူမြတ်က ခရစ်ယာန်များအား တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

သမ္မာ ကျမ်းစာတော်မြတ်ကို ရင်းရင်းနှီးနှီးသိရန်လို အပ်ကြောင်း၊ မကြာခဏ ဆိုသလို ဖတ်ရှုပြီး ကမ္မဋ္ဌာန်းထောက်ရှု ဆင်ခြင်ကာ စိတ်ထဲတွင် စွဲမြဲနိုင်ရန် လိုအပ်ကြောင်း၊ အိတ်ဆောင် သမ္မာကျမ်းစာတော်မြတ် ကို အမြဲ တမ်းသယ်ဆောင်သွားကြရန်နှင့် မိုဘိုင်းဖုန်းကို တန်ဖိုးထားကာ ခဏခဏ ဖွင့်ကြည့်ကြသလို သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မကြာခဏ ဖွင့်ကြည့်မည်ဆိုလျှင် မည်ကဲ့သို့ သောရလာဒ် ကောင်းများ ရလာမည် ဆိုသည်ကို မမေ့ကြပါနဲ့ဟု စိန်ပီတာ ရင်ပြင်တော်ရှိ ဘုရားဖူးများအား အရှင်သူမြတ် ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ပါသည်။

Ref: Vatican Radio

(RVA)

စိတ်ရှည်ခြင်းဖြင့် နားထောင်ပေးခြင်းသည် ဘုရားရှင်၏ စံနမူနာတော်ဖြစ်သည်

မတ်လ ၁၁ ရက် စနေနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင် သူမြတ်သည် Telefono Amico Italia အဖွဲ့ အစည်းနှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းအဖွဲ့အစည်းသည် အထီးကျန်ဆန်သူများ၊ စိတ်ဓာတ် ကျနေသူများ၊ မခံမရပ်နိုင် ဒေါသဖြစ်နေသူများ မည်သူ့ကိုမဆို၊ ၎င်းတို့၏ သောကများ ပပျောက်သွားစေရန်အတွက် တယ်လီဖုန်းမှ တဆင့် သက်သက် နားထောင်ပေးသော အဖွဲ့အစည်း ဖြစ်ကာ အရှင်သူမြတ်နှင့် တွေ့ဆုံချိန်တွင် ၎င်းတို့အဖွဲ့ အစည်း၏ နှစ် ၅၀ နှစ်ပတ်လည်နေ့ ကို ကျင်းပနေခြင်းဖြစ်ပါသည်။

ထိုအဖွဲ့အစည်းတွင် အဖွဲ့ဝင် ၇၀၀ ရှိပြီး အီတလီနယ်တကြောတွင် တယ်လီဖုန်းအထိုင် နေရာ ၂၀ ရှိကာ၊ နံနက် ၁၀ နာရီမှ ည သန်းခေါင်အချိန်အထိ ဖုန်းခေါ်ဆိုကာ မိမိတို့၏ အခက်အခဲများအားရင်ဖွင့် ပြောပြခြင်းကို နားထောင်ပေးနေခြင်းဖြစ်ပါသည်။

အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းသည် ကျွန်ုပ်တို့ကို တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေကာ နားလည်မှု ရရှိစေသည်ဟု သူ၏ ဧည့်သည်တော်များအား အရှင်သူမြတ်က မြွက်ကြားခဲ့သည်။

အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် တစ်ပါးသူအား ဘေးအန္တရာယ် အဖြစ်အမြင်ပဲ ဘုရား၏ လက်ဆောင်တော် အဖြစ်မြင်လာကြမည်ဖြစ်ကြောင်း၊ နားထောင်နိုင်ခြင်း စွမ်းရည်သည် လူတိုင်းလုပ်နိုင်သည့် အရာမဟုတ်ကြောင်း နှင့် အခြေခံ လိုအပ်ချက်လည်းဖြစ်နေကာ အပြန်အလှန်ဆွေးနွေးမှုလိုအပ်ကြောင်း၊ တစ်ပါးသူကို နားထောင် ပေးခြင်း ဆိုသည်မှာ တစ်ပါးသူပြောစကားကို အသေအချာ နားထောင်ပေးခြင်းနှင့် စိတ်ရှည်ခြင်းလိုအပ်ကြောင်း၊ တိတ်ဆိတ်စွာ နေတတ်သူများသာလျှင် မိမိတို့၏ဘုရားရှင်ကို၊ သူငယ်ချင်းမိတ်ဆွေကို၊ မိသားစုဝင်များကို၊ အကူ

အညီလိုအပ်နေတဲ့ ညီအစ်ကိုမောင်နှမများကို မည်ကဲ့သို့ နားထောင်ပေးရမည်ကို သိကြသည်။

နားထောင်ခြင်းတွင် ဘုရားရှင်သည် အကောင်းဆုံးသော စံနမူနာတော် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါတိုင်းမှာ၊ ဘုရားရှင်သည် ဘာမှပြန်တောင်းဆိုခြင်းမပြုပဲ နားထောင်ပေးကြောင်း၊ ဘုရားသခင်ကို စံနမူနာ ထားနိုင်သော နားထောင်ခြင်းပါရမီသည် နားလည်မှုလွှဲခြင်း တံတိုင်းတွေကို ဖြိုချကာ၊ ဆက်သွယ်မှု တံတားတွေကို တည်ဆောက်ပေး နိုင်ပြီး၊ တစ်ဦးတစ်ယောက်ရဲ့ ခြောက်သွေ့လှောင်ပိတ်နေသော ကမ္ဘာလေးကို ကျော်လွှားနိုင်ပါလိမ့်မည် ဟု Telefono Amico Italia အဖွဲ့အစည်းမှ ဆက်ကပ်သူများအား အရှင်သူမြတ် ပုပ်ဖရန်စစ်က မြွက်ကြားခဲ့သည်။

Ref: Vatican Radio

(RVA)



qD&D, m;Eh i H
ppab;' l u 0nf
rsm;t w 6uf
&[ef ri fBuD
, 1/2Hwpfoef
ay;v 6

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဝါတွင်းကာလအတွင်း ဝိညာဉ်ရေး အသက်တာကို မွမ်းမံရေးအတွက် ရက်တိုဝတ်စောင့်ခြင်း ကို အာရိချီယား (Arricia) တွင် ပြုလုပ်ခဲ့သည်။

ထိုဝတ်စောင့်ခြင်းအပြီး မတ်လ (၁၀) ရက် သောကြာနေ့ နံနက်ပိုင်းတွင် (Arricia) ၌ ဆီးရီးယားအတွက် မစ္စားတရားတော်မြတ်ကို ပူဇော်ပေးခဲ့သည်။

Aleppo ရှိ စစ်ဘေးသင့် ဆင်းရဲဒုက္ခသည်များ အတွက်လည်း အလှူငွေ ယူရို တစ်သိန်းကိုလည်း ပေးလှူခဲ့ပါသည်။

Roman Curia ၏ ပူးပေါင်း ပါဝင်ခြင်းအတွက် လည်းကျေးဇူးတင်ခဲ့သည်။ ထိုအလှူငွေ ပေးကမ်း လှူဒါန်းခြင်းကို ရဟန်းမင်းကြီး၏ ကရုဏာရေးရုံးချုပ်မှ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ထိုနေ့ ညနေ ပိုင်းတွင် ပုပ် ရဟန်း

မင်းကြီးက ရောမမြို့ အိမ်တော်သို့ ပြန်လည် ကြွမြန်းသွားကာ ထိုနေရာရှိ နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံသွား မည်ဖြစ်သည်။

ထိုတွေ့ဆုံမှုသည် ရိုးစင်းသော ဒေသခံ တိုက်နယ်သို့ အထူးသွားရောက် တွေ့ဆုံခြင်းလည်းဖြစ်သည်။

Ref: Vatican Radio


oem, Mu i emjci fonf ES, Hom, ul t p 0 & i ve f ap Ny D t ou f v m t m, op v U b a p on f

ပြင်သစ်နိုင်ငံ Chatillon တွင် စိန်ဗင်းဆင့် ဒီပေါလ် တည်ထောင်ထားခဲ့သော ကရုဏာ ရေးအဖွဲ့တစ်ခုဖြစ်သည် (International Association For Charity (AIC) အသင်းအဖွဲ့ တည်ထောင်ခြင်း၏ နှစ်ပေါင်း (၄၀၀) ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပနေကြသော အသင်းဝင်များထံသို့ ပုပ် ရဟန်းမင်းကြီး က အောက်ပါသတင်းစကားကိုပေးပို့ခဲ့ပါသည်။

မိမိ၏ သတင်းစကားတွင် ပုပ်ရဟန်းမင်းကြီးက ဧဝံဂေလိတရားကို ဟောပြောကြေငြာခြင်းမရှိဘဲ လူဂုဏ်သိက္ခာကို မည်သို့မျှ မြှင့်တင်ပေးနိုင်မည် မဟုတ်ကြောင်း၊ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့် တစ်လုံးတစ်ဝတည်းရှိ နေကြောင်း၊ သင်တို့၏ လှပသော ကရုဏာ လုပ်ငန်းများသည် လူသားအားလုံး အထူးသဖြင့် အလိုအပ်ဆုံးသော သူများအား ဘုရားသခင်၏ သနားခြင်းကို စဉ်ဆက်မပြတ် သက်သေခံနိုင်မည်ဟုလည်း မျှော်လင့်ရပါကြောင်း ရေးသားထားသည်။

ဆက်လက်၍ ပုပ်ရဟန်းမင်းကြီး က သင်တို့၏ ကရုဏာ လုပ်ငန်းများသည် ဆင်းရဲသားများအတွက် စိန်ဗင်းဆင့် ထားရှိခဲ့သော နူးညံ့ သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာများမှ ဆင်းသက် လာသောအရာများပင် ဖြစ်သည်။ သင်တို့အားဖြင့် သူ၏ ကရုဏာရေး လုပ်ငန်းဆောင် တာများသည် ဖန်ဆင်းခံအရာများအပေါ် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ထင်ဟပ်စေရန်သာ ဖြစ်သည်။

စိန်ဗင်းဆင့်သည် ဆင်းရဲသားများကို သခင်ခရစ်တော်၏ ဒုက္ခခံရသော ရုပ်သွင်ဖြင့် ကြည့်မြင်ခဲ့သည်။ ဆင်းရဲသားများသည်လည်း ကျွန်ုပ်တို့ အကျင့်ပြောင်းလဲရန်နှင့် အသင်းတော်တည် ဆောက်ရေးတို့တွင် သူတို့၏ အခန်းကဏ္ဍ အလျောက် ပါဝင်ရန် ခေါ်ခြင်းခံရကြောင်း သူသည် ကောင်းစွာ သဘောပေါက်နားလည်ခဲ့သည်။



ဆင်းရဲသားများ အထူးသဖြင့် အားနွဲ့သော အမျိုးသမီးများကို ထောက်မကူညီပေးရန် စိတ်အားထက်သန်ခဲ့သော စိန်ဗင်းဆင့် ဒီပေါလ်၏ နိုးဆော်ချက်များသည် (AIC) အဖွဲ့၏ အဓိကရည်ရွယ်ချက်များပင်ဖြစ်သည်။ ၎င်းတို့မှာ အလိုအပ်ဆုံးသောသူတို့၏ စိတ်ပိုင်းဆိုင်ရာ၊ စားဝတ်နေရေးနှင့် ဝိညာဉ်ရေးကို မြှင့်တင်ပေးရန်ဖြစ်သည်။ ထိုအချက်သည် ထို အသင်းဝင်များ တည်ထောင်သူအား ဘုရားသခင်က ပေးသော ဝိညာဉ်တော် ၏ကျေးဇူးတော် တစ်ခု ဖြစ်သည်။

ဘုရား၏ အကြံအစည်တော် တစ်ခုဖြစ်သည့် ကမ္ဘာကြီးအတွင်း ဘုရား၏ချစ်ခြင်းမေတ္တာကို သက်သေခံနေထိုင်ရန် ကျွန်ုပ်တို့အားလုံးကိုလည်း ပူးပေါင်း ပါဝင်လုပ်ဆောင်ရန် ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် သင်တို့သည် ထိုကဲ့သို့သော ကရုဏာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပါဟု အရှင်သူမြတ်က အားပေးခဲ့ပါသည်။

ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား လူ တို့၏အမှန်တရားကို လက်ခံနိုင်ရန်၊ ဘုရားသခင်၏ ရွှေပုံသဏ္ဍာန်ဖြစ်ပြီး မည်သည့် အရာနှင့်မျှ တန်ဖိုးမဖြတ်နိုင်သော လူသားတစ်ဦးစီ ပိုင်ဆိုင်သော လူဂုဏ်သိက္ခာ ကို တန်ဖိုးထားလေးစားရန် တာဝန်ရှိကြောင်း သိမှတ်စေပါသည်။ ထို့ကြောင့်သာလျှင် လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုတစ်ရပ်လုံး၏ လွတ်မြောက်ခြင်း စသည်တို့သည် ဧဝံဂေလိတရားသတင်းကောင်း ဟောပြောခြင်း အပေါ်တွင်လည်းမူတည်ပါသည်။ အကြောင်းမှာ လူသားဖန်ဆင်းခြင်း၏ အဓိကအကျဆုံး ရည်မှန်းချက်မှာ ဘုရားသခင်နှင့် ပေါင်းစည်းရန်ခေါ်တော်မူခြင်းခံရသော လူသားဖြစ်သောကြောင့် ဖြစ်သည်။

(၂၀၁၆) ခုနှစ် ဘုရားသခင်၏ သနားခြင်း ဂျူဘီလီနှစ်မှ ကောက်နုတ်ချက်တစ်ခု

ကို ပြန်လည်မြှတ်ကြား ကာ ပုပ်ရဟန်းမင်းကြီးက ယခုနှစ်သည် ကျွန်ုပ်တို့အားလုံး လိုအပ်သူများထံသို့ သွားလျက် မျှော်လင့်ခြင်းဆီသို့ လမ်းဖွင့်ပေးသော ဘုရား၏ကြင်နာသနားခြင်း၊ ကောင်းမြတ်ခြင်းကို ပိုမို လုပ်ဆောင်ပေးခြင်းအားဖြင့် သနားခြင်း ကို ပိုမို မြှင့်တင်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ရသည်။

အများ ယုံကြည်လက်ခံနိုင်မှု သည် သင်တို့တစ်ဦးစီ၏ သက်သေခံဝေမျှခြင်း အားဖြင့်လည်း မြင်သာလာနိုင်ပါလိမ့်မည်။ ဆင်းရဲသားတွင်ရှိသော ခရစ်တော်ကို တွေ့ဆုံရန်သာ မဟုတ်ဘဲ ဆင်းရဲသားများက သင်တို့အတွင်း၊ သင်တို့၏ လုပ်ဆောင်ချက်များဖြင့် သခင်ခရစ်တော်၏ တည်ရှိခြင်းကို ထိတွေ့ခံစားနိုင်ရန်ဖြစ်သည်။

သင်တို့ကိုယ်တိုင်က ခရစ်တော်နှင့် ခိုင်မာစွာ ပေါင်းစပ်တည်ရှိခြင်းဖြင့် သင်တို့သည် အခြားသူများအားလည်း အကြွင်းမဲ့ သစ်လွင်သော စိတ်နှလုံးသားများဖြင့် အသစ်သော အမှန်တရားကို လက်ခံနိုင်သော သနားကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်ပါလိမ့်မည်။

(AIC) အသင်းအဖွဲ့သည် ဆင်းရဲခြင်းကို ခုခံတိုက်ဖျက်သော ကရုဏာရေး အဖွဲ့အနေဖြင့် အလိုအပ်ဆုံးသောသူများ၊ အဆင်းရဲဆုံးသောသူများ အထူးသဖြင့် ဆောက်တည်ရာ အတည်တကျမရှိသော အမျိုးသမီးများကို အဓိက ကူညီ ထောက်ပံ့ပေးသော ကရုဏာလုပ်ငန်းများကို လုပ်ဆောင်နေကြသည် ဖြစ်ကာ ယနေ့တွင်မူ နိုင်ငံပေါင်း (၅၃) နိုင်ငံရှိ အသင်းဝင်စုစုပေါင်း ၁၅၀၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Ref; Vatican Radio (CBCM-OSC)

um; wll bonf & f jyejci f \ wltg 0 jzpb on f

ဝါတွင်းကာလ၏ဒုတိယတန်းနေ့နေ့မတ်လ ၁၂ ရက်နေ့တွင် စိန်ပီတာရင်ပြင်တော်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် ဘုရားဖူးလူထုပရိတ်သတ်နှင့်အတူ အန်ဂျေလူးမေတ္တာရွတ်ဆိုဆုတောင်းခဲ့ပါသည်။

အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း မပြုခင်၊ ထိုနေ့က ရှင်မာတေးဦး ကျမ်း အခန်းကြီး ၁၇ မှ သခင်ယေရှု အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းအကြောင်းကို ကမ္မဋ္ဌာန်း ထောက်ရှုကာမြှောက်ကြားခဲ့ပါသည်။

တာဘော တောင်ပေါ်တွင် အဆင်းသဏ္ဍာန် ပြောင်းလဲခြင်းတွင်၊ သခင်ခရစ်တော်သည် ၎င်း၏ တပည့်ကြီးများတို့အား၊ သူနှင့်အတူ အသေခံခြင်း ဒုက္ခခံထမ်းခြင်းရှိပါက၊

ရှင်ပြန်ထမြောက်ခြင်းဟူသည့် အောင်မြင်ခြင်းကိုလည်း အတူခံစားရမည်ဟူသော ဘုန်းတန်ခိုးတော်ကိုထင် ရှားစေခဲ့ခြင်းဖြစ်ကြောင်း ခရစ္စတူးကားတိုင်သည် ရှင်ပြန်ခြင်း၏ တံခါးတော်ဖြစ်ကြောင်း၊ ကားတိုင်ပါဘဲ မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ ဘဝတွင် အမြဲတစေ ခိုင်မာသော ခွန်အားဖြစ်ရန် ခေါ်တော်မူခြင်းခံရကြောင်း ခရစ်ယာန်တွေ့ရဲ့ ခရစ္စတူးကားတိုင်ဆိုတာ အိမ်မှာအလှူချိတ်ထားဖို့၊ လည်ပင်းမှာ အလှူဆွဲထားဖို့မဟုတ်ပါဘူး။ အပြစ်နဲ့မကောင်းမှုတွေကနေ မိမိကိုယ် ကိုယ်ပေးဆပ်ကာ၊ လူသားတွေကို ကယ်တင်ခဲ့တဲ့ ယေရှုခရစ်တော်ရှင်ရဲ့ မေတ္တာတော် အတိုင်းလိုက်လျှောက်ဖို့ကို ခေါ်တော်မူခြင်းဖြစ်ကြောင်း သွန်သင်ခဲ့သည်။

ဒီဝါတွင်း အချိန်ကာလမှာ ခရစ္စတူးကားတိုင်ပေါ်က ဒုက္ခခံထမ်းတဲ့ ယေရှုရဲ့ပုံတော်ကိုကြည့်ရှုကာ ကျွန်ုပ်တို့တွေ ကမ္မဋ္ဌာန်းထောက်ရှုကြရအောင်၊ ဒါဟာခရစ်ယာန် ယုံကြည်ခြင်းရဲ့ အမှတ်လက္ခဏာတော်ပါ။ ကျွန်ုပ်တို့ အတွက် ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီး ပြန်ရှင်ခဲ့တဲ့ယေရှုရဲ့ မှတ်လက္ခဏာ တော်ပါ။ ကျွန်ုပ်တို့ရဲ့ ဒီဝါတွင်း ခရီးစဉ်မှာကား တိုင်တော်က အမှတ်အသားဖြစ်စေပြီး၊ အပြစ် ရဲ့ ကြီးလေးတဲ့ မကောင်းမှုနဲ့ ကျွန်ုပ်တို့အားလုံးအတွက် မိမိအသက်တော်ကို စွန့်ကာ ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ရဲ့ အဖိုးထိုက် ခြင်းကို ပိုမိုသိရှိနားလည်လာနိုင်စေဖို့ ကြိုးစား ကြပါဖို့ဟု အရှင်သူမြတ်ပုပ်ဖရန်စစ်က မြှောက်ကြားခဲ့သည်။ (RVA)



ယုဂ် [efr i fud t f spolt v nft ywb th; a& mufn f

ယုဂ် [efr i fud t f spolt v nft ywb th; a& mufn f



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Sheik Ahmed Muhammad Al Tayyib အား ဗဟိုကန်တွင် ၂၀၁၆ မေလ ၂၃ ရက်နေ့က လက်ခံတွေ့ဆုံစဉ်

ဗဟိုကန်စီးတီး ၁၈ ရက် မတ်လ ၂၀၁၇
၂၀၁၇ နှစ်အတွက် ပထမဦးဆုံး နိုင်ငံ တကာ ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အီဂျစ်ပြည်သို့ ဧပြီလ ၂၈ မှ ၂၉ ရက်များတွင် သွားရောက်မည်ဖြစ်ကြောင်း ဗဟိုကန် ရုံးတော်မှ မတ်လ ၁၈ နေ့တွင် ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ဘာသာ အချင်းချင်းအကြား နီးနှော ဖလှယ် ခြင်းသည် ရဟန်းမင်းကြီး၏ ဦးစား ပေး အစီအစဉ် တစ်ခုဖြစ်ကြောင်း ဤ ခရီးစဉ် အားဖြင့် သက်သေပြသ လိုက်ခြင်းဖြစ်သည်။ ဤ ခရီးစဉ်သည် အီဂျစ်ပြည်ရှိ အာလ် အာလ် ဇာ ဗလီ၏ ထိပ်သီး အုပ်ချုပ်ရေး အကြီးအကဲ နှင့် ကော့ပိတ်ခရစ်ယာန်အကြီးအကဲ တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်းဖြစ်သည်။

ဤခရီးစဉ်အတွင်း ဘာသာ အချင်း ချင်းအကြား နီးနှောဖလှယ်ခြင်း နှင့် ကက်သ လစ် - မွတ်စလင် ဆက်ဆံရေး အပေါ် အထူး အာရုံစိုက်မည့် အပြင် အရှေ့အလယ်ပိုင်း ဒေ သတွင်း ခရစ်ယာန်အား ညှင်းပန်းနှိပ်စက် နေမှု များအပေါ် အထူး အရေးပေး ဆွေးနွေးပါလိမ့် မည်ဟု ထင်ကြေးများပေးထားသည်။


အီဂျစ် နိုင်ငံတွင် ခရစ်ယာန်များ မ ကြာခဏအသတ်ခံနေရပြီး လွန်ခဲ့သည့် သုံး

လ အတွင်းတွင် အမှုပေါင်း ၄၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကြေ ငြာချက်တွင် ထုတ်ပြန်ထားသည်။ ၂၀၁၆ ဒီဇင်ဘာလတွင် ကော့ပိတ်ခရစ်ယာန်များ အား ဝှံ့ခွဲစဉ်က လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး အိုင်အက်စ် တို့က သူတို့၏ လက်ချက်ဖြစ် ကြောင်း ကြေငြာ ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လည်း ကော့ပိတ်ခရစ်ယာန် ၂၀ ယောက် ကို လစ်ပျားနိုင်ငံတွင် ခေါင်းဖြတ်သတ်ခဲ့ ကြ သေးသည်။

ပုပ်ရဟန်းမင်းကြီးအား အီဂျစ်နိုင်ငံ သမ္မတနှင့် ဆွတ်နီ မွတ်ဆလင် ခေါင်းဆောင် တို့မှလည်း ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။

၂၀၁၁ ခုနှစ် ခရစ်ယာန်များအား အစုလိုက်အပြုံလိုက် အသတ်ခံရစဉ် ရဟန်း မင်းကြီး ဘနဒစ်၏ မှတ်ချက်စကားကြောင့် ဆက်ဆံရေးတင်းမာလာခဲ့ရာ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့တွင် အာလ်တိုင်ယက် ဗဟိုကန်သို့ လာရောက်လည်ပတ်ပြီးသည့် အချိန်ကစ၍ လျင်မြန်စွာကောင်းမွန်လာသည့် ဆက်ဆံရေး၏ ပြယုဂ် အဖြစ် ဤ ခရီးစဉ်က မီးမောင်းထိုးပြပါလိမ့်မည်။

Ref: CNA



ဗဟိုကန် ၁၀ ရက် မတ်လ ၂၀၁၇

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် စက်တင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ ကိုလံဘီယာ နိုင်ငံသို့ အလည်အပတ်သွား ရောက်မည့်အကြောင်း ဗဟိုကန်ရုံးတော်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ကိုလံဘီယာ နိုင်ငံတော် သမ္မတ နှင့် ကက်သလစ် ဆရာတော်ကြီးများ၏ ဖိတ်ကြားချက်အရ ကိုလံဘီယာနိုင်ငံ မြို့ တော် အပါအဝင် မြို့ လေးမြို့သို့ စက်တင် ဘာ ၆ ရက်မှ ၁၁ တိုင် အလည် အပတ် သွားရောက်မည်ဖြစ်ကြောင်း ကြေငြာ ခဲ့ပြီး ခရီးစဉ် အသေးစိတ် အစီအစဉ်ကို မကြာမှီ အချိန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အသိ ပေးခဲ့သည်။

ရဟန်းမင်းကြီး၏ ခရီးစဉ်အတွက် လိုဂိုနှင့် ဆောင်ပုဒ်ကိုလည်း ထုတ်ပြန်ထား ရာ ဆောင်ပုဒ်မှာ "ဦးစွာပထမ ခြေလှမ်း လှမ်းကြပါစို့" ဖြစ်သည်။ ဤဆောင်ပုဒ်မှာ

နှစ်ပေါင်း ၅၀ ကျော် ကြာလာပြီ ဖြစ်သော ပြည်တွင်းစစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

"ရဟန်းမင်းကြီး ကြွရောက်လည် ပတ် ခြင်းဟာ ကိုလံဘီယာနိုင်ငံကို ပြောင်းလဲ စို့ အတွက် ပထမခြေလှမ်းနဲ့အတူ ကျေးဇူး တော်အချိန်၊ ဖျော်ရွှင် ဘွယ်ရာ ကာလ ဖြစ်မှာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းမင်းကြီးဟာ ပြန်လည် ကျေအေး သင့်မြတ်ခြင်း တမန် တော် ဖြစ်နေလို့ပါပဲ"

ပြည်သူပြည်သား အများပိုင်းမှာ ကက်သလစ်ဘာသာဝင်များဖြစ်ပြီး နိုင်ငံရေး ရှုထောင့်များစွာဖြင့် ပြည်တွင်း စစ်ဒဏ်ခံ နေရသည်မှာ နှစ်ပေါင်းများစွာ ရှည်ကြာနေ ခဲ့သည်။ ရဟန်းမင်းကြီး သူတို့နိုင်ငံသို့ လာ ရောက်လည်ပတ်ခြင်းကြောင့် နိုင်ငံအတွက် ထူးခြားမှု ရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေ ကြသည်။

Ref: Vatican Radio

twitter@pontifex 

I invite you not to build walls but bridges, to conquer evil with good, offence with forgiveness, to live in peace with everyone.

ကျွန်ုပ်အားလုံးကို ဖိတ်ခေါ်ပါတယ် တံတိုင်းတွေ မဆောက်ဘဲ တံတားတွေ ဆောက်ကြပါ။ အဆိုးကို အကောင်းအားဖြင့်၊ ဖော်ကားခြင်းကို ခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူကြပါ။ လူတိုင်းနဲ့ ငြိမ်းချမ်းစွာ နေထိုင်ပါ။

The Church wishes to be close to each person with the love, compassion and consolation that come from Christ.

twitter@pontifex 

အသင်းတော်က ခရစ်တော်ထံမှလာတဲ့ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း၊ နှစ်သိမ့်ပေးခြင်းတွေနဲ့ လူတိုင်းရဲ့ အနီးမှာရှိနေချင်ပါတယ်။

ကမ္ဘာကြီးကို လှုပ်နှိုးလိုက်ကြပါ

Wake up the World ကမ္ဘာကြီးကို လှုပ်နှိုးလိုက်ကြပါ ရဟန်းမင်းကြီးတပ်လှန် လိုက်ခြင်း ဖြစ်ပါသည်။


သာသနာ့ဘောင် အတွင်းရှိ သာသနာ့ ဝန်ထမ်းများအား၊ ကမ္ဘာကြီးကိုလှုပ် နှိုးရန် ရဟန်းမင်းကြီးက၊ လွန်ခဲ့သော နိုဝင်ဘာလ က၊ (၈၂) ကြိမ်မြောက် အမျိုးသား သာသနာ့ ပြုဝန်ထမ်းများ အသင်းများ၏ တာဝန်ခံအကြီး အကဲ များနှင့်တွေ့ဆုံစဉ် တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း၊ ဂျက်ဆွီအသင်းမှ၊ အပတ်စဉ်ထုတ် ဝေလျက်ရှိ၊ La Civita Cattolica စာစောင်၌ ဖော်ပြထားပါသည်။

ကမ္ဘာကြီးအား၊ လှုပ်နှိုးလိုက်ပါ။ မတူ ညီသော၊ လုပ်ဆောင်မှု များ၊ အသက်တာများ၊ လှုပ်ရှားမှုများဖြင့်၊ သက်သေခံကြပါ။ ကမ္ဘာ

ကြီးအတွင်း၊ မတူညီ ကွဲပြားစွာ၊ အသက်ရှင်ရန် မှာဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည်၊ ကိုယ် တော်ရှင် ဒုတိယအကြိမ်၊ ကြွလာသော အခြေ အနေနှင့်၊ ကျွန်ုပ်တို့ အလယ်၌ရှိသော ကောင်း ကင်နိုင်ငံတော်၏ တန်ဖိုးများကိုမျှော်တွေးရင်း၊ ပြောဆိုနေခြင်း ဖြစ်ပါသည်။ ခရစ်တော် သခင် သည် အရာအားလုံးကိုစွန့်၍ လူ့အဖြစ် ယူခဲ့သကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း၊ အရာ အားလုံးကိုစွန့်၍ ကိုယ်တော်ရှင် နောက် တော်သို့ လိုက်ရန်ဖြစ် ကြောင်း၊ သမ္မာကျမ်းစာ လာသော၊ အကြွင်းမဲ့ စွန့်လွှတ်ခြင်းကို ကျွန်ုပ် ဆိုလိုခြင်း မဟုတ်၊ အကြောင်းမှာ၊ ထိုကျင့်စဉ် သည် သာသနာ အမှုထမ်းများနှင့်သာ၊ စပ် ဆိုင်သည်မဟုတ်ဘဲ၊ ခရစ်ယာန်တိုင်း၊ ကျင့်ကြံ ရမည် ဖြစ်ပါသည်။ သို့ သော်၊ သာသနာ အမှု

ထမ်းများသည်၊ ကိုယ်တော်ရှင် နောက်သို့ တမူ ထူးခြားစွာလိုက်နေ ခြင်း၊ ပရောဖက်တို့၏ လမ်းစဉ်ကဲ့သို့လိုက် နေခြင်းကြောင့် ဖြစ်ပါ သည်။ ဤစွန့်လွှတ်၊ ဆက်ကပ်ခြင်းမျိုးကို၊ သင်တို့ ထံမှ၊ ကျွန်ုပ်မျှော်လင့် ခြင်းဖြစ်ပါသည်။ သာသနာအမှုထမ်း၊ အမျိုးသမီး၊ အ မျိုးသားများသည်၊ ကမ္ဘာကြီးအား၊ လှုပ်နှိုးနိုင် သူများဖြစ်ရမည်။ အဆိုပါစာတမ်းသည် သာ သနာအမှုထမ်း၊ အသင်းအဖွဲ့များ အားလည်း၊ ၁၉၇၈ ခုနှစ်၌ သာသနာဝန်ထမ်း များဆိုင်ရာ၊ ဆရာတော်များ၏၊ လမ်းညွှန် ပြဌာန်းချက် နှင့် အညီ၊ ပြန်လည်စမ်းစစ်၍ ဆန်းသစ်ရန်လည်း တိုက်တွန်း ထားကြောင်းဖြင့် ထိုစာစောင်၌ ရေး သားထားပါသည်။

ကိုပိုက်



အင်ဒိုနီးရှား၊ ဘာသာရေးအဖွဲ့များ၏ အသံများ

ဂျာဗား အင်ဒိုနီးရှား ၅ ရက် မတ်လ ၂၀၁၇
အင်ဒိုနီးရှားနိုင်ငံ ဂျာဗား အလယ်ပိုင်း၊ ဆာမာရန် (Semarang) ၌ သာသာပေါင်းစုံမှ လူငယ်များ (၃၀၀၀) ခန့် စုဝေးလျှက် မတ်လ (၅) ရက်နေ့တွင် တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ ကြောင်း မတ်လ (၁၁) ရက် နေ့ထုတ်ပြန်သည့် သတင်းအရ သိရှိရပါသည်။

ထိုတွေ့ဆုံပွဲသို့ ကွဲပြားခြားနားသော ဘာသာ၊ ယုံကြည်သက်ဝင်မှု အမျိုးမျိုးမှ စုရုံး ကာတွေ့ဆုံကြသည်ဖြစ်ရာပူးပေါင်းပါဝင်တတ် သော သဘောထားတစ်ခုကို မြှင့်တင်ရန်၊ အင်ဒိုနီးရှားလူမှုရေး အသိုင်းအဝိုင်းရှိ ခွဲပြား သော သက်ဝင်ယုံကြည်မှုနှင့် ရှေးရိုးစွဲ မူဝါဒကို ဆန့်ကျင် တိုက်ဖျက်ရန်အတွက် ရည်ရွယ် လျှက် တွေ့ဆုံပွဲကြိုခြင်းဖြစ်သည်။ တွေ့ဆုံပွဲကို မတ်လ(၅) ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ကာ ဆာမာရန် (Semarang) ဂိုဏ်းချုပ်သာသနာ အတွင်းရှိ ရဟန်းမင်းကြီးဆိုင်ရာ ဘာသာပေါင်း စုံ ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးဆောင်ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ သာသနာအတွင်းရှိ မတူ ညီသော အသင်းအဖွဲ့ပေါင်း (၇၁) ဖွဲ့များမှ အင်ဒိုနီးရှား လူငယ်များ တက်ရောက်ကြ ခြင်း ဖြစ်ရာ ထိုအစီအစဉ်များကို Fr. Lukas Awi

Trisanto (ဂိုဏ်းပေါင်းစုံ မိတ်သဟာရ အဖွဲ့ အတွင်းရေးမှူးကြီး) မှ ဦးဆောင်ပေး ခဲ့သည်။ ဆာမာရန် (Samarang) မြို့တော်ဝန် Hen drar Prihadi သည်လည်း ပါဝင်တက်ရောက် ခဲ့သည်။ သူက "မတူညီကွဲပြားခြင်း ကို လိုလို လားလား လက်မခံလိုသောသူများ အင်ဒို နီးရှားတွင်မနေပါနှင့်" ဟုပြောဆိုသွားခဲ့သည်။

တဖန် Fr. Lukas Trisanto ကလည်း ထိုသို့ ဘာသာပေါင်းစုံ တွေ့ဆုံကာ နီးနော ဖလှယ်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စစ်မှန် သော ညီရင်းအစ်ကိုစိတ်ထားကို တည် ဆောက်ရန်နှင့် အယူသီးခြင်းကို ဆန့်ကျင် တိုက်ခိုက်ကြရန်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဘာသာရေး အသင်းအဖွဲ့ တစ်ခုတွင် ပါဝင် နေခြင်းအားဖြင့် မိမိတို့သည် ယုံကြည်ရာ ဘာ သာအသီးသီးကို အတူတကွ သက်သေခံကြ ရန်ဖြစ်သည် ဟုသူက ဆိုခဲ့သည်။ ယခုစုရုံး နေကြသော လူငယ်မောင်မယ်များတို့သည် မတူညီ ကွဲပြားခြင်းများထဲမှ ချစ်ခြင်းနှင့် ဟန် ချက်ညီစွာ ပေါင်းသင်းဆက်ဆံရေးကို ဖန်တီး ရယူရန်ဖြစ်သည်။ တိုးတက်သော လူမှုရေး အ သိုင်းအဝိုင်းများအတွက် ဘာသာရေးနှင့် လျော် ညီပြီး ဂုဏ်သိက္ခာရှိကာ ယဉ်ကျေး သိမ်မွေ့ သော ချစ်ခြင်းတစ်ခုကို တည်ဆောက်ရန်

ဖြစ်သည်။ ညီရင်းအစ်ကိုပမာစိတ်ထား နှင့် စစ်မှန်သော ပေါင်းသင်း ဆက်ဆံရေးကို တည် ဆောက်နိုင်ရန်အတွက်ကြိုးစားအားထုတ်ခြင်း ဖြစ်သည်။

ထိုတွေ့ဆုံပွဲ၏ ကြွေးကြော်သံမှာ မတူညီကွဲပြားခြင်းများ၌ စည်းလုံးခြင်းဟူသော ဥပဒေသကို ထောက်ခံခြင်းသာ ဖြစ်သည်။ ပါဝင်တက်ရောက်ခဲ့သော ဘာသာအသီးသီးမှ ဘာသာရေး ခေါင်းဆောင်ကြီးများကလည်း မိမိတို့၏ အတွေးအခေါ် သုံးသပ်ချက်များဖြင့် ထောက်ခံ ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာမှ ဘာသာရေး ခေါင်း ဆောင် တစ်ဦး ဖြစ်သူ Pandita Aggadham mo Wardo က လူငယ်မောင်မယ်တို့အား အင်ဒိုနီးရှားတိုးတက်ရေးအတွက် မိမိတို့က မတူညီခြင်းများကို ခွန်အားအဖြစ် ကြည့်မြင် အသုံးပြုတတ်ရန်၊ ဟိန္ဒူ ဘာသာမှ Ho Nen gah Wirta Darmayana ကလည်း အင်ဒို နီးရှားနိုင်ငံ၏ စည်းလုံးခြင်းသည် အင်ဒိုနီးရှား လူမျိုးတို့အကြား အချင်းချင်းအပြန်အလှန် လေးစားမှုရှိသော အခါတွင် အကောင်အထည် ပေါ်လာပါသည် ဟူ၍ လည်းကောင်း၊ မူဆလင် ဘာသာမှ Ubajdullah Achmad ကလည်း

မတူညီမှုကို လစ်လျူရှုသော ဘာသာတရား သည် စစ်မှန်သော ဘာသာရေးအသင်းအဖွဲ့ တစ်ခု မဖြစ်နိုင်ကြောင်း နှင့် ပရိတ်တစ်စတန် မှ Rev. Tjahjadi Nugroho က လူငယ် မောင် မယ်များအား ဘုရားသခင်အား ကျေးဇူးတင် ရန်နှင့် အင်ဒိုနီးရှားနိုင်ငံတွင် အယူသီးခြင်း၊ အကြမ်းဖက်ခြင်းနှင့် မတူညီသော လာသာရေး ယုံကြည်မှုများကို လက်မခံနိုင်ခြင်း စသည်တို့ ကို ဆက်လက် ရင်ဆိုင်တိုက်ဖျက်နိုင်ရန် ဆု တောင်းကြပါဟု အားပေးတိုက်တွန်းခဲ့သည်။ Sumarwanto ဆိုသူကလည်း ယုံကြည်မှု ဆိုင်ရာ မတူညီမှုကို လက်မခံနိုင်သောသူသည် စကြာဝဠာ တစ်ခုလုံးနှင့် သက်ဆိုင်သော ဘုရားအဖြစ်တော်ကို နားမလည်သေးခြင်း ဖြစ်သည် ဟုဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ Fr. Purmomo က တစ်ဦးစီ၏ ယုံကြည်ရာ ဘာသာတရားအတိုင်း လူမှုရေး အသိုင်းအဝိုင်းတွင် ငြိမ်းချမ်းကာ ဂုဏ်သရေရှိသော စစ်မှန်သည့် ညီအစ်ကို ရင်းချာ စိတ်ထားမျိုးကို မွေးမြူရန် အရေးကြီး လိုအပ်ချက်တစ်ရပ်ကို ထောက်ပြဝေဖန်ကာ အကြံပေးပြောဆိုသွားခဲ့ပါသည်။

CBCM-OSC



The road from loe to hate is easy. The one from hate to love is more difficult, but brings peace.

အချစ်ကနေ အမုန်းဆီသွားတဲ့ လမ်းကလွယ်ပါတယ်။ အမုန်းကနေ အချစ်ဆီသွားရတာကတော့ ပိုခက်ခဲ ပါတယ် ဒါပေမဲ့ ငြိမ်းချမ်းရေး ပေးတယ်။



Proclaiming to all the love and tenderness of Jesus, we become the apostles of the joy of the Gospel. And joy is contagious.

လူတွေကို ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နူးညံ့သိမ်မွေ့ခြင်း အကြောင်း ပြောပြတဲ့အခါ ကျွန်ုပ်တို့ဟာ ဧဝံဂေလိတရားရဲ့ ပျော်ရွှင်မှုကို ဖြန့်ဝေသူတွေ ဖြစ်လာပါတယ်။ ပျော်ရွှင်ခြင်း ဆိုတာ ကူးစက်တတ်တယ်။

၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက် နေ့တွင်

ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗာတီကန်နိုင်ငံမှ အဆိုပြုထားသော နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးရုံးထားရှိရေး အဆိုကို ကန့်ကွက်သူမရှိအတည်ပြုခဲ့သည်။ ဗာတီကန်၏ အဆိုပြုလွှာကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၈)ရက် တွင် တရားဝင် တင်သွင်းခဲ့သည်။ ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီးသည် ကာဒီနယ် ချားလ်စ်ဘိုသည် ဤ သမိုင်းဝင် သလောတူညီချက် ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်သူများထံတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဒုတိယဦး ကျော်တင်က NLD ဦးဆောင်သော အစိုးရသည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၇ နိုင်ငံနှင့် သံအဆက်အသွယ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် သံအဆက်အသွယ် ထားရှိမည့် နိုင်ငံများမှာ ဗာတီကန်စီးတီး (Vatican City), ဂီနေယာ (Guinea), မော်လ်တာ (Malta), အီကွေဒေါ (Ecuador), ဆိုင်ရှဲလက်စ် (Seychelles), လိုင်ဘေးရီးယား (Liberia) နှင့် မာရှယ် ကျွန်းများ (Marshall Islands) တို့ဖြစ်သည်။

ဗာတီကန်၏ အဆိုပြုလွှာကို ၂၀၁၇

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်းအင်နမ်က ၁၉၉၁ ခုနှစ်၏ ငြိမ်းချမ်းရေး နိဘဲလ် ဆုရှင် နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံ တရားဝင် ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသော ကာဒီနယ် ချားလ်စ်ဘို၏ အကူအညီဖြင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်းအင်နမ်နှင့် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဖါသာရ် မောရစ် ညွှန်စေတို့သည် နေပြည်တော်ရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။

သံအဆက်အသွယ်အား မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို ကာဒီနယ်ချားလ်စ်ဘိုက ဤကဲ့သို့ မိန့်ကြားခဲ့သည်။ "ဗာတီကန် ဆိုင်ရာ မြန်မာ သံအမတ်ကိုတော့ သီးခြားခန့်အပ်ဦးမှာ မဟုတ်သေးဘဲ နိုင်ငံတစ်ခုခုမှာ တာဝန်ထမ်းဆောင် နေတဲ့ သံအမတ်တစ်ဦးကို ပူးတွဲခန့်အပ်ဖို့ များပါတယ်။ အီတလီနိုင်ငံရဲ့ သံအမတ်တော့ မဖြစ်နိုင်ဘူး။ အွေ့ဒီလို တွဲထားလေ့မရှိဘူး။ ဥရောပ နိုင်ငံတစ်ခုခုက သံအမတ်တစ်ယောက်ကို ခန့်မယ် ထင်တယ်။ ဗာတီကန် အနေနဲ့တော့ မကြာခင်မှာ အကောင်အထည်ဖော် ပါလိမ့်မယ်။



၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်

လက်ရှိတော့ ဗာတီကန်ရဲ့ သံအမတ်က ထိုင်းမှာ ရှိတယ်။ ဒါပေမဲ့ တွဲထားမယ် မထင်ဘူး။ မြန်မာနိုင်ငံအတွင်းမှာကို သံရုံးထားမှာပါ။ သီးခြားသံအမတ်တစ်ယောက်လည်း ခန့်အပ်မှာပါ။ အသင်းတော်ရဲ့ သံတမန် အသိုင်းအဝိုင်းကတော့ တော်တော်ဝမ်းသာကြပါတယ်။ ကွန်ရက်ကျလေးရှင်း ဆိုတဲ့သူတွေလည်း အများကြီးပဲ။"

Ref: ANS, AsiaNews

၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက် နေ့တွင်

ရန်ကုန် ၊ ၁၄ ရက် မတ်လ ၂၀၁၇

ရန်ကုန်မြို့ရှိ ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ် နောက်ဆုံးနှစ်ကိုရင်များ ကျောင်းဆင်းပွဲနှင့် ကျေးဇူးတင် နှုတ်ဆက်ပွဲ အခမ်းအနားကို ညနေ ၆:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မိတ်ဆုံညစာ စားပွဲဖြင့် ကွင်းပြင်တွင် တည်ခင်းဧည့်ခံကာ စတင်ခဲ့သည်။ ထို့နောက် ခန်းမအတွင်း နေရာယူကာ အခမ်းအနားကို အစီစဉ်တကျ ပြုလုပ်ခဲ့သည်။



ဖါသာရ် ဒေါမိနစ် ပျဲလန်



ကျောင်းအုပ်ဘုန်းတော်ကြီးမှ အမှာစကား ပြောကြားခြင်း တေးသီချင်းများဖြင့် အသီးသီး နှုတ်ဆက်ခြင်း တို့ဖြင့် အခမ်းအနားမှာ လွန်စွာ မြိုင်ဆိုင်လှသည်။ လေးနှစ်တာကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြသော ကိုရင်များ၏ ဝမ်းသာဝမ်းနည်းမှုများကိုလည်း ကျေးဇူးတင်စကား ပြောကြားရင်း နောက်ဆုံးနှစ် ကိုရင်များကိုယ်စား ပုသိမ်သာသနာမှ ကိုရင်ပေါလ် ဇော်နိုင်ဝင်း မှ ရင်တွင်းဖြစ် စကားပြောကြားခဲ့သည်။

အခမ်းအနားတွင် စာချရဟန်းအဖြစ် တာဝန်ထမ်းဆောင် ပြီး၍ မိမိသာသနာသို့ ပြန်လည် အမှုထမ်းတော့မည်ဖြစ်သော ဖါသာရ် ဒေါမိနစ် ပျဲလန် အားလည်း ကျေးဇူးတင် နှုတ်ဆက်ခြင်း အစီအစဉ်ပြုလုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ပညာသစ်နှစ်ကို သာသနာ အသီးသီးနှင့် သူတော်စင် အသင်းဂိုဏ်းများမှ ရ ဟန်းဖြစ်သင်တန်းသား ကိုရင် ၁၈၇ ပါးဖြင့် စတင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုရင်အချို့မှာ နှစ်ဆုံးတိုင် မတက်နိုင်ခဲ့ကြပေ။

လေးနှစ်တာအတွက် ပညာ ဆည်းပူးရင်း ကောင်းသော ရဟန်းအသက်တာ ကို ရှင်သန်နေထိုင်နိုင်ရန် ပုံသွင်း ဆောက်တည်ခြင်းများကို ဖြတ်သန်းအောင်မြင်ခဲ့သော ကိုရင် ၃၈ ပါးရှိပါသည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် အသစ် ရောက်လာမည့် ရဟန်းလောင်း ကိုရင် ၃၆ ပါး ရှိမည်ဟုလည်း သိရသည်။ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်ကဲ့သို့ သီအော်လော်ဂျီ ဌာနကို လွှဲပြောင်းကော်တွင်လည်း ဖွင့်မည်ဖြစ်သည်။

ပြည်သူ့လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

ရွှေပြည်သာ မြို့နယ်၊ မြကျန်းသာ ကျေးရွာတွင် ၂၇.၂.၂၀၁၇နေ့၌ CBCM-MCHAN Commission မှ ဝန်ထမ်းများသည် ပြည်သူ့ လူထု အခြေပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွင် ကျန်းမာရေးပညာပေး လုပ်ငန်းအဖြစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစောင့် ရှောက်ရေးလုပ်ငန်း၊ သားလျော သားပျက်လျော့ကျရေးအတွက်ပညာပေးခြင်း အစီအစဉ်များ ပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် အစီအစဉ်တွင် ပါဝင်တက်ရောက်သူ (၆၆) ဦး ကို အာဟာရပေးဝေခဲ့ပါသည်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအနေ ဖြင့် ကူးစက်ရောဂါကျဆင်းရေးအတွက် စောင့်ရှောက်ပေးခြင်း၊ ဆေးရုံပို့ဆောင်ပေးရန် လိုအပ်သောသူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အစိုးရနှင့် လက်တွဲ၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးပါသည်။ ဆေးရုံဆင်းလာသော လူနာများထံသို့လည်း အိမ်တိုင် ရာရောက် သွားရောက်ကြည့်ရှုပေးခြင်းတို့ ပြုလုပ်ပေးခဲ့ပါသည်။ (MCHAN)



အခြေခံသမ္မာကျမ်းစာသင်တန်းပို့ချပေးရန် ပင်တိုင်အဖွဲ့ ဖွဲ့စည်းခြင်း

အခြေခံသမ္မာကျမ်းစာသင်တန်းပို့ချပေးရန် ပင်တိုင်အဖွဲ့ ဖွဲ့စည်းခြင်း(Core-Team Formation Workshop for BBS)သင်တန်းကိုကလေးသာသနာတွင် ဖေဖော်ဝါရီလ (၁၉ - ၂၄) ရက်နေ့ ထိပြုလုပ် ခဲ့ပါသည်။ သင်တန်းသို့ Little way sisters များနှင့် ဘုန်းတော်ကြီးသုံးပါးပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းကို Fr.Bosco၊ Sr.Esther ဖေဘီယမ်ဦးမြင့်မောင်နှင့်Daw Felicity တို့မှ ဦးဆောင်ပေးခဲ့ပါသည်။အဆိုပါသင်တန်းပို့ချပေးခြင်းဖြင့် သင်တန်းတွင်ပါဝင်တက်ရောက်သူများမှာ အခြေခံသမ္မာကျမ်းစာသင်တန်းပြုလုပ်ပေးရာတွင်ဆရာများအဖြစ်ပါဝင်ကူညီနိုင်မည်ဖြစ်ပါသည်။

ဖာသာရ်ဘော်စကိုမှလည်း "သမ္မာကျမ်းစာအခြေခံသင်တန်းကို ပြန်လည်ပို့ချပေးနိုင်မယ့် ဆရာ၊ ဆရာမတွေကိုမွေး ထုတ်ပေးနိုင် တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ယခုဆိုလျှင် ကလေးသာသနာအနေနဲ့ အခြေခံသမ္မာကျမ်းစာသင်တန်းများကို မိမိတို့သာသနာမှ ဆရာ၊ဆရာမများနှင့်ပင် စတင်ပြီးတော့ဦးဆောင်နိုင်တော့မဖြစ်ပါတယ်" ဟုပြောပြခဲ့သည်။

သင်တန်းသို့ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပြီးအဆိုပါသင်တန်းကိုကလေးသာသနာ၏ဆရာတော်ကြီး Felix၏ဖိတ်ကြားချက်အရ (CBCM-Bible Comission)မှဦးဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။



သင်တန်းတွင် ဦးဆောင်ပေးခဲ့သူ

(CBCM-OSC)

အခြေခံသမ္မာကျမ်းစာသင်တန်းပြန်လည်ပို့ချပေးနိုင်ရန်အတွက်ဆရာဖြစ်သင်သမ္မာကျမ်းစာသင်တန်းပြုလုပ်



အခြေခံသမ္မာကျမ်းစာသင်တန်း ပြန်လည်ပို့ချပေးနိုင်ရန် အတွက် ဆရာဖြစ်သင်သမ္မာကျမ်းစာသင်တန်းကို မြစ်ကြီးနားသာသနာရုံ ရှင်လုကာ ဓမ္မတက္ကသိုလ်၊ အေဒင်ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ ဓမ္မဆရာ/ဆရာမစုစုပေါင်း(၃၉)ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကို ဖာသာရ်ဘော်စကို၊ Sr. Esther ခေါင်ဘောက်၊ Sr. Esther ဇောင်းနန်း တို့မှပို့ချပေးခဲ့သည်။

ထိုသင်တန်းကို ရှင်လုကာဓမ္မတက္ကသိုလ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Leo ၏ ဖိတ်ကြားချက်အရ သွားရောက် ပို့ချ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

သင်တန်းသွားရောက် ပို့ချပေးခဲ့သူ ဖာသာရ်ဘော်စကိုမှ " မြစ်ကြီးနား သာသနာမှာ အခြေခံသမ္မာကျမ်းစာ သင်တန်း ပြုလုပ်တာ အခုဆို အကြိမ် (၁၀၀) ကျော်ရှိပါပြီ။ ဒါပေမယ့် အခြေခံသမ္မာကျမ်းစာ သင်တန်း ပြန်လည်ပြီးတော့ ပို့ချပေးမယ့်ဆရာက မလုံလောက်သေးတော့ ယခုလို ဆရာဖြစ် သင်တန်း ပို့ချပေးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆို လျှင် အခြေခံ သမ္မာကျမ်းစာ သင်တန်းကို ပြန်လည်ပြီးတော့ ပို့ချပေးနိုင်မယ့် သူတွေ များလာတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်" ဟုပြောသည်။

(CBCM-OSC)

ကျမ်းစာပြိုင်ပွဲဝင် များအား ဂုဏ်ပြုခြင်း

(၁၁၅) ကြိမ်မြောက်ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော်ကြီး ညောင်လေးပင်မြို့တွင် ကျင်းပသော ကျမ်းစာပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲကို ၁၉. ၂. ၂၀၁၇ နေ့ နံနက် (၉) နာရီတွင် ပုသိမ်ကက်သလစ် သာသနာ၊ စိန့်ပီတယ်ဘုရားကျောင်းရှိ သာသနာ့ဗဟိုခန်းမဆောင်တွင် ကျင်းပသည်။ ဦးစွာကျမ်းစာဦးဆောင်သူ Sister ကြီး ဆေးလ်ဗီယာက အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်၍ 'ဆီမီးခွက်' သီချင်းကိုစုပေါင်းသီဆို ကြပြီးဂုဏ်ပြုချီးမွမ်းခဲ့ပါသည်။ ဆက်လက်ပြီး ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီး ဖာသာရ် ဩဂုတ်စတင် အောင်စိုးနိုင်မှ ဩဝါဒမြွက် ကြားပေးပြီးနောက် ကျမ်းစာတော်မြတ်အား ဖတ်ရှုခြင်း၊ ထောက်ရှုခြင်းနှင့် ဝေမျှခြင်းတို့ကိုဆက်လက်ပြုလုပ်ခဲ့ကြသည်။ ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးမှ ကျမ်းစာတော်မြတ်အား ကောင်းချီးပေးခဲ့ပါသည်။ ဆက်လက်ပြီး ကျမ်းစာပြိုင်ပွဲဝင်များနှင့် မိတ်ဆက်ခြင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်များအား Sister ကြီးဆေးလ်ဗီယာမှ ဂုဏ်ပြုစကားပြော ကြားပါသည်။ထိုပြင်ဆုရရှိကြသူများကလည်းရင်တွင်းဖြစ်စကားများကို ဝေမျှပေးခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော ဧည့်သည်များမှ စိန့်ပင်ဆင်းအသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးတင်လှိုင်မှ ဂုဏ်ပြုချီးမြှင့်စကားပြောကြားပေးပြီး အခမ်းအနားကို (၁၁) နာရီတွင် အဆုံးသတ် ခဲ့ကြသည်။

နန့်ဂျူလိုင်အေး (ပုသိမ်)



ကာဒီနယ် ချားလ်စ်ဘို ပြုပြင်မွမ်းမံလျက်ရှိသော ရှေးဟောင်း ကက်သလစ်ဘုရားကျောင်းအား သွားရောက်ကြည့်ရှု

ကာဒီနယ်ချားလ်စ်ဘိုသည် သံလျင်ရှိပြုပြင်မွမ်းမံနေဆဲ ရှေးဟောင်းကက်သလစ်ဘုရားကျောင်းအား သွားရောက်ကြည့်ရှုပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်း ပြီးစီးမှု အခြေအနေကို ၂၀၁၇ ခု မတ်လ ၁၆ ရက်နေ့က သွားရောက်လေ့လာခဲ့သည်။ ပြုပြင်မွမ်းမံခြင်းအား အနီးကပ် တာဝန်ယူထားသော ကို လာဇရူးစ် ထွန်းမှာ လုပ်ငန်းဆိုင်ရာများ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ကာဒီနယ်ချားလ်စ်နှင့်အတူ လက်ထောက် ဆရာတော် ဂျွန်စော ယောဟန်နှင့် အတွင်းရေးမှူး ဖါသာရ် ဒေါမိနစ် ဘာဘူလေးတို့လည်း အတူ လိုက်ပါသွားကြသည်။



ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ် ယှဉ်တွဲ နေထိုင် ကြသည့် ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မန္တလေးမြို့တော်ခန်းမ ဌာနကွင်းပခံရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဗုဒ္ဓ ခရစ်ယာန် ဟိန္ဒူ အစ္စလာမ် နှင့် ဗဟာရီ ဘာသာများမှ ဆရာတော်ကြီးများ ဘာသာရေး ခေါင်းဆောင်ကြီးများနှင့် ဘာသာဝင် ညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ ကြပါသည်။



၂၀၁၇ ခု မတ်လ ၁၈-၁၉ ရက်နေ့တွင် ကျိုက်လတ်သာသနာရှိ စောနေနိုင်ဘုရားကျောင်းခေါ် (သံဇူဇယ် ဘုရားကျောင်းသစ်) ကောင်းကြီးပေး ရေစက်ချခြင်း၊ မယ်တော်ဂူသစ်ကောင်းကြီးပေးခြင်း၊ ခရစ္စမားအားပေးခြင်းခံယူသူ ကလေး(၁၇)ဦး၊ (၂၂) ဝါတော်ပြည့်ရဟန်းများဂုဏ်ပြုခြင်း၊ ရွှေ ငွေ၊ ဂျူဘီလီရှင် အတွဲသုံးတွဲ အသစ်တဖန် ပြန်လည်၍ လက်ထပ်ခြင်း ကတိသစ္စာကို ပြန်လည်ခံယူခြင်းပွဲများကို စုပေါင်းပြုလုပ်ခဲ့ကြပါသည်။

ဆရာတော် ဂျွန်ယောဟန်မှ မယ်တော်ဂူသစ်ကောင်းကြီးပေးဖွင့်လှစ်ခြင်း၊ သံဇူဇယ်ဘုရားကျောင်း ကောင်းကြီးပေး ရေစက်ချခြင်းများကို ဦးဆောင်ပြုခဲ့ပြီး ရဟန်းတော် စုစုပေါင်း (၁၃) ပါး ပါဝင်ခဲ့ကြပါသည်။ (၁၈) ရက်ညပိုင်းတွင် အင်းစိန် ဓမ္မသင်တန်းကျောင်းဆရာဆရာမများက အတီးအမှုတ်၊ အက၊ အဆိုများဖြင့် ဖျော်ဖြေဂုဏ်ပြုခဲ့ပါသည်။ (၁၉) ရက် မနက်ပိုင်း အစီစဉ်များတွင်လည်း ဓမ္မဆရာဆရာမများမှ (choir) သံစုံဖြင့် မစ္စားတွင်းဦးဆောင်ခဲ့ကြပါသည်။ ဘာသာသူ စုစုပေါင်း (၄၀၀)ခန့် ပါဝင် ဆင်နွှဲခဲ့ပါသည်။

အင်းစိန်(RVA)



မန္တလေးဂိုဏ်းချုပ်သာသနာ၊ သာသနာပြုကလေးသူငယ်များ နွေရာသီစခန်းချသင်တန်း ကို ချမ်းသာကုန်း၊ စိတ်ပုတီးမယ်တော် ဘုရားကျောင်းတွင် မတ်လ ၂၀ ရက်မှ ၂၄ ရက် အထိ ပြုလုပ်ကျင်းပလျက်ရှိသည်။ သင်တန်းသို့ သာသနာအုပ်စု အသီးသီးမှ ကလေးသူငယ် ၄၇၃ ဦးတက်ရောက်ကြသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ကက် သလစ် ဂိုဏ်းအုပ် သာသနာ လက်အောက်ခံ၊ လွယ်ခမ်း ကက်သလစ်ဘုန်းတော်ကြီး တပိုင် ဖာဖိန် တိုက်နယ်၊ မိုင်းယော်မြို့နယ်၊ လုံမွန်း ကျေးရွာသို့ ကက်သလစ် သာသနာ ရောက်ရှိခြင်း (၇၅) နှစ် ပြည့်စိန်ရတု ဂျူဗလီ အထိမ်းအမှတ် လက်ဝါးကား တိုင်အား ဂိုဏ်းအုပ်ဆရာတော် ဖိလစ်ဖော့င်းမှ ကောင်းကြီးပေး ဖွင့်လှစ်ပေးစဉ် (၁၉၊ ၂၀၁၇) (သတင်း စာမျက်နှာ ၁၈)



တောင်ကြီးဂိုဏ်းချုပ်ကက်သလစ်သာသနာ စိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်းတွင် ၂၀၁၇ မတ်လ ၁၉ ရက်နေ့ နံနက် ၈:၀၀ နာရီမှစတင်ပြီး Little Way မှ ကိုရင် (၅) ပါး ဦးပဉ္စင်းသိက္ခာ ခံယူခြင်းအခမ်းအနား ကို ကျင်းပပြုလုပ်ပြီး ဆရာတော်ကြီးများနှင့်အတူ တွေ့ရစဉ်



တောင်ငူသာသနာ၊ အခြေခံ သမ္မာကျမ်း စာတော်မြတ်သင်တန်း (BBS) အမှတ်စဉ် (၁၉) ကို သောက်ရေခပ် တိုက်နယ်တွင် လူငယ်နှင့်မိခင်များအတွက် ရည်ရွယ်၍ ၂၀၁၇ ခု မတ်လ ၁၅ ရက်မှ ၁၈ အထိ သောက်ရေခပ်ကျေးရွာ ကက်သလစ်မ္ဗော ရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
Rev. Fr. D. အေးကို၊ Sr. Judith မိငယ်၊ Sr. B. မြတ်နင်းနွယ် နှင့် ဆရာမဒေါ်ထ ရေးဇာနီ တို့မှ ပို့ချပေးခဲ့ပါသည်။ ပါဝင် တက်ရောက်သူ (၆၁) ဦးရှိပါသည်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့၏ ဝန်ထမ်းများအား ဝန်ထမ်းချစ်ခင်ရေးနှင့် အားပေးမှုများ ပြုလုပ်ပေးခြင်း

မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ၂၀၁၇

CBCM-PMS ရုံး ဒါရိုက်တာနှင့် အဖွဲ့သည် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ PMS ဒါရိုက်တာ Fr. Leo ၏ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ (၂၂) ရက်မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ဝန်ထမ်းချစ်ခင်ရေးနှင့် အားပေးမှုများ ပြုလုပ်ပေးခြင်း ရေးရာသို့ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဓမ္မဆရာ/မလောင်း (၇၉) ဦးနှင့် တွေ့ဆုံခြင်းအစီအစဉ်ကို နံနက် ၉း၀၀ နာရီတွင် စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာဒါရိုက်တာ Fr.B.Ne Ne မှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများအကြောင်းကိုလည်းကောင်း၊ CBCM-PMS ရုံးအကူနှင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏သာသ



နာပြု ကလေးသူငယ်များအသင်းဥက္ကဋ္ဌ Isabella ပြုံးပြုံးအောင်မှ သာသနာပြုကလေးသူငယ်အသင်းအကြောင်းနှင့် ၎င်းအသင်း၏လှုပ်ရှားမှုပုံစံများကိုလည်းကောင်း power point

ဖြင့် ဝေငှ ရှင်းပြပေးခဲ့ပါသည်။ ဓမ္မဆရာ/မလောင်းများကလည်း မိမိတို့သိရှိလိုသော အကြောင်းအရာများကို ပြန်လည်မေးမြန်းခြင်း၊ မှတ်ချက်ပေးခြင်း၊ အထူးသဖြင့် ကလေးသူငယ်များ၏အခန်းကဏ္ဍကို အလေးအနက်ထားကာ စိတ်ဝင်စားစွာ သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ဓမ္မဆရာ/မလောင်းများကလည်း ယခုကဲ့သို့ လာရောက်ဝေမျှပေးခြင်းအတွက် မိမိတို့အနေဖြင့် သာသနာပြုခြင်းဆိုင်ရာအသိပညာ ဗဟုသုတများစွာ ရရှိကြောင်းနှင့် သာသနာတော်ကြီး တိုးတက်ရန်အတွက် ကြိုးစားဆက်ကပ်သွားမည့် အကြောင်း ပြောကြားခဲ့ပါသည်။

ကျိုင်းတုံသာသနာ ၃.၃.၂၀၁၇

ကျိုင်းတုံသာသနာ၊ ပီးမေသာသနာပြုများအားအောက်မေ့ဘွယ်ခန်းမ၌ Fr. Angelo Sai Pyan ဦးဆောင်လမ်းညွှန်မှုအောက်တွင် လူငယ်တာဝန်ခံသုံးဦးတော်ကြီး Fr. မြင့်လွင်နှင့် သီလရှင်များလူငယ်များကူညီအားဖြည့်ကြကာ ကလေးသူငယ်များအတွက် နွေရာသီ သင်တန်းအား တစ်လတာဖွင့်လှစ်ပေးလျက်ရှိရာ ကလေးဦးရေစုစုပေါင်း (၄၂၆) ယောက်တက်ရောက်နေကြပါသည်။ ဤသင်တန်းသို့ CBCM-PMS ရုံးဒါရိုက်တာနှင့်အဖွဲ့သည် သွားရောက်ကြည့် မတ်လ(၃)ရက်နေ့တွင် ကလေးသူငယ်များနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံခြင်းအစီအစဉ် ကလေးသူငယ်များအား မြန်မာနိုင်ငံလုံးဆိုင်ရာဒါရိုက်တာ Fr.B.Ne Ne မှ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများအကြောင်းကိုလည်းကောင်း၊ CBCM-PMS ရုံးအကူနှင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ သာသနာပြုကလေးသူငယ်များအသင်းဥက္ကဋ္ဌ Isabella ပြုံးပြုံးအောင်မှ သာသနာပြုကလေးသူငယ်အသင်းအကြောင်းနှင့် ၎င်းအသင်း၏လှုပ်ရှားမှုပုံစံများကိုလည်းကောင်း power point ဖြင့်ဝေငှရှင်းပြပေးခဲ့ပါသည်။



မတ်လ (၅) ရက်နေ့တွင် လည်းကျိုင်းတုံ မြို့ပေါ်ရှိ မိခင်များအသင်း၊ မီးအိမ်ရှင်အသင်း၊ ကောင်းသောဆာမာရီတန်အသင်းနှင့် လူငယ်မောင်မယ်များတို့အား Isabella ပြုံးပြုံးအောင်မှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးအသင်းအကြောင်းဝေမျှပေးခြင်းနှင့် တက်ရောက်လာသူများကလည်းပြန်လည်မေးမြန်းခြင်း၊ မှတ်ချက်ပေးခြင်းနှင့် ဤရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ်အသင်းကို ကျိုင်းတုံဂိုဏ်းအုပ်သာသနာ၌ အမြန်ဆုံးဖွဲ့စည်းလုပ်ရှားနိုင်ခြင်းမှာ အကြံပြုဆွေးနွေးခြင်းများတို့ကိုပြုလုပ်ခဲ့ကြပါသည်။

တောင်ငူသာသနာ၊ ၂၇.၂.၂၀၁၇။

တောင်ငူသာသနာ၊ တောင်ငူတိုက်နယ်အတွက် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်အသင်းပြန်လည်ဖွဲ့စည်းခြင်းနှင့် နွေရာသီ သင်တန်းကို (၂၇.၂.၂၀၁၇ မှ ၅.၃.၂၀၁၇) အထိ တောင်ငူမြို့၊ ပီးမေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပို့ချပေးသူများမှာ Fr. စောအားတစ်၊ Sr. မြတ်နင်းနွယ်၊ Sr.ဂျူးဒစ်မိလ်၊ ဆရာမဒေါ်ထရေဇာရီ၊ ဆရာဦးစံတင်၊ Sr. R. မအုန်းတို့ဖြစ်ပြီး ဆရာမဒေါ်ခင်မာဝင်း၊ ဆရာမ ရီတာ၊ ဆရာမသုန်သုန်ကျော်နှင့် လူငယ် အချို့တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ တက်ရောက်သူကလေးသူငယ်များ (၇၄)ဦး ခန့်ရှိပါ သည်။ ဒက်ဇူးမယ်(ISR)



NCYC ၏ ဦးဆောင်မှုဖြင့် ခရစ်တော်သခင်၌ လူငယ်များဆုံဆည်းမိတ်သဟာရဖွဲ့ခြင်း

NCYC မှတာဝန်ခံ Fr.Joseph စော အယ်ကော်ထူးမှ ဦးဆောင်ပြီး ရန်ကုန်ဂိုဏ်း ချုပ် သာသနာ့အတွင်းနှင့် မြန်မာပြည်ရှိ နယ် အသီးသီးမှလူငယ်များကို သခင်ခရစ်တော်၌ ဆုံဆည်းမိတ်သဟာရဖွဲ့ခြင်း အခမ်းအနားကို (အင်းစိန်) St.Peter & St.Paul သာသနာ့ ဖားစည် ဘုရားကျောင်းတွင် ၃.၃.၂၀၁၇ သောကြာနေ့ ညနေ(၆)နာရီမှ (၈:၃၀)နာရီ ထိကျင်းပခဲ့သည်။

အခမ်းအနားတွင် တရားဒေ သနာ တော်ကို Fr.Brian Ba Nya Nwe မှ လည်း ကောင်း၊ ကျေးဇူးတော် ဂုဏ်ပြုချီးမွမ်းခြင်းကို Fr. Nichodemus အဖွဲ့မှလည်းကောင်း

ကိုယ်တော်မြတ်ဖူးမြော်ခြင်း အာပတ်ဖြေခြင်း ကို Fr.Joseph Eh Khaw Htoo မှ လည်း ကောင်း လူငယ်များတွေ့ဆုံမှုအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ကြပါသည်။

ထိုအခမ်းအနားတွင်ရန်ကုန်သာသနာ့အတွင်းနှင့် မြန်မာပြည်ရှိ သာသနာ့နယ် အသီးသီးမှ လူငယ်ဦးရေ (၁၀၀) ကျော် တက် ရောက်ခဲ့ကြပါသည်။

အစီအစဉ်အပြီးတွင် ဧည့်ခံကျွေးမွေး ခြင်းများကို စိန်ဂျွန်သာသနာမှ Ko Michael က လှူဒါန်း ကျွေးမွေးခဲ့ပါသည်။

(RVA -အင်းစိန်)



သူတော်စင် အသင်းဂိုဏ်းများ စုပေါင်း ဥပုသ်စောင့်ခြင်း

မြစ်ကြီးနားသာသနာ့၊ ၃.၃.၂၀၁၇။

မြစ်ကြီးနားသာသနာ့အတွင်းရှိသူတော်စင် ဂိုဏ်း ၁၁ ဂိုဏ်းမှ သီလရှင် များ ၃ လတစ်ကြိမ် ပြုလုပ်လျက်ရှိသော ဥပုသ်စောင့်ခြင်းကို ၃.၃. ၂၀၁၇ သောကြာနေ့တွင် ဝိုင်းမော်မြို့ရှိစိန်ဂျိုး ဇက်သီလရှင်ကျောင်း၌ပြုလုပ်လုပ်ခဲ့ကြသည်။

Facilitator အဖြစ် Fr. Maurice, MF မှ ဦးဆောင်ပြီးသူတော်စင်များ ကျင့်ကြံရမည့် ဆင်းရဲခြင်းအကြောင်းကို လက်တွေ့ဘဝတွင် အဘယ်ကဲ့သို့ ကျင့်ကြံနေထိုင်ကြောင်းကို ဝေ မျှခိုင်းပြီးနောက် Fr.Maurice မှသူတော်စင် တိုင်းတွင် ရှိသင့်ထိုက်သည့် ပါရမီများအ ကြောင်း ကိုဝေမျှပေးခဲ့သည်။

နံနက် ၁၁ နာရီ ခွဲတွင် မစ္စား စတင်



ခဲ့သည်။ မစ္စားအပြီးတွင် Relious Association of Myitkyina Diocese (R.A.M) မှ တစ်နှစ်တာ လုပ်ဆောင်သွားမည့် အရာများကို တိုင်ပင်ပြီး ဧပြီလတွင် ပြုလုပ်မည့် Seminor တွင်လည်း အားလုံးတက်တက်ကြွကြွ တက် ရောက်ကြရန် နှိုးဆော်ပေးခဲ့သည်။ နောက်ဆုံး တွင် နေ့လည်စာအတူစားကြပြီး၊ အပြီး၌ မှတ် တမ်းတင်အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။ Sr.Julia(MSP)

ကျမ်းတော်အားဖြင့် နေ့စဉ် နေ့စဉ် နေ့စဉ်

ဗန်းမော်ဘုန်းတော်ကြီးတပိုင် မင်းလှ ရပ်ကွက် စိန့်ပီတာဘုရားကျောင်းဝင်း အတွင်း တွင် အလှူရှင် ဦးဇော်လှိုင်နှင့် ဒေါ်စင်းပူး ထုမိသားစုမှ ဆောက်လုပ်လှူဒါန်းသော မယ် တော်ဂူသစ်ဖွင့်ပွဲကို ဆရာတော်ကြီး ရေမွန် ဆွမ်လွတ်ဂမ်မှ ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါ သည်။ ထို့နောက် မစ္စားတရားတော်မြတ်ကို ဆရာတော်ရေမွန် ဦးဆောင် ၍ ရဟန်းတော် (၇) ပါး ပါဝင်ပူဇော်ပေးခဲ့ပါသည်။ မယ်တော်ဂူ ဖွင့်ပွဲသို့ ဘာသာတူများ စုစုပေါင်း ၄၀၀ ခန့် တက် ရောက်ခဲ့ကြပါသည်။

ထိုမယ်တော်ဂူကို အလှူရှင်များ လှူ ဒါန်းရသည့်ရည်ရွယ်ချက်မှာ ခံစားရရှိခဲ့သော ကျေးဇူးများအားကျေးဇူးတင်ခြင်း အထူးသဖြင့် သားရတနာ ပေးသနားတော်မူသည့်အတွက် ကျေးဇူးတင်သည့်အတွက်လှူဒါန်းခဲ့ခြင်းဖြစ် ပါသည်။

မယ်တော်ဂူကောင်းချီးပေးဖွင့်ပွဲသို့ ကချင်အဆိုတော်များဖြစ်သည့် Kumhtung Seng Ra နှင့်ခင်မွန်၊ Isabel Ja Bawk, Ja San Lu, Lashi Hkawn Hkawn နှင့် Lahkri Htu Shan တို့ သီဆိုဖျော်ဖြေခဲ့သည်။

Tsalum (BMW-OSC)



ကောင်းသောသိုးထိန်း သီလရှင်များအတွက်ထူးခြားသောနေ့ရက်မြတ်

မြန်မာပြည်ရှိ ကောင်းသောသိုးထိန်း သီလရှင်များအသင်းကိုကမ်းမှ စစ္စတာရ်ရိုက်ဟာဂိုး နီးမြိုင်၊ စစ္စတာရ်စီလျားညွန့်နှင့် စစ္စတာရ်မော် နီကားဂျိမ်းတို့၏ ဘုရားရှင်အားဆက်ကပ်ခဲ့ သောသီလရှင်အသက်တာရွှေဂျူဘီလီပွဲတော် ကို ကျင်းပခဲ့ပါသည်။

ရွှေဂျူဘီလီပွဲတော်ကို ၈.၂.၂၀၁၇နေ့ တွင် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပတ်လမ်းရှိ စိန်ကျွန်း ကက်သလစ် ဘုရားကျောင်းတော်တွင် ဖာ သာရ် ဂျိုးဇက်မောင်ဝင်း ဦးဆောင်၍ ရဟန်း တော်(၁၆)ပါး မှကျေးဇူးတင် မစ္စားတရားတော် မြတ်ပူဇော်ခဲ့ပါသည်။ ဂျူဘီလီပွဲတော်သို့ကိုးကား အသီးသီးမှ သီလရှင်များ၊ ဘရာသာရ်များ၊ ဘာသာတူများ ရပ်နီးရပ်ဝေးမှ ဆွေမျိုးများနှင့် ဧည့်သည်တော်များ တက်ရောက်ပါဝင်ခဲ့ကြပါ သည်။

မြန်မာပြည်ရှိ ကောင်းသောသိုးထိန်း သီလရှင်များ၏ သမိုင်းအကျဉ်းမှာ-

၁၉၆၁ ခုနှစ်မြန်မာပြည်ရှိစာသင် ကျောင်းများအားပြည်သူပိုင်သိမ်းချိန်တွင်တိုင်း ရင်းသူသီလရှင်လောင်း ၁၄ ပါးနှင့်ပေါ်စတူလင့် (၂)ပါးသာရှိနေပါသည်။ ထို့အပြင်ယာယီသ စွာခံသီလရှင်(၃)ပါး၊ Sr.Marie Lewis, Sr.Hel- en Angelus , Sr.cyril James (RIP) နှင့် တစ်သက်သ စွာယူပြီးသူ Sr. Joan An- drews(RIP)တို့သာကျန်ရစ်ခဲ့ပါသည်။

နိုင်ငံခြားသားသီလရှင်များထွက်ခွါ သွားပြီးနောက်ပိုင်းတွင် တိုင်းရင်းသူသီလရှင် (လောင်း)အဖွဲ့မှာ နိုင်ငံခြားသားသို့ထွက်ခွါ ၍



Sr.Rose Virginie Myaing Sr.Cecilia Nyunt Sr.Monica James

လိုအပ်သောသီလရှင်အသက်တာ မွမ်းမံသင် တန်းများ တက်ရောက်ရမည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး မတိုင်ပင်ပဲ ဘုရားရှင်၏ အလိုတော်နှင့်အညီ ၁၉၆၇ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ပထမသစွာခံယူပြီး သီလရှင်(၁၀) ပါးနိုင်ငံရပ်ခြားသို့ ထွက်ခွါခဲ့ပါသည်။ ထို့ ကြောင့် ၁၉၆၇ မှ ၁၉၇၁ခုနှစ်အထိ မြန်မာ

ပြည်တွင် ကောင်းသောသိုးထိန်းသီလရှင်များ မရှိတော့ပဲ ထိုနှစ်များနောက်ပိုင်းမှ မြန်မာ ပြည်သို့ပြန်လာခွင့်ရရှိခဲ့သည်။ ယခုအချိန်တွင် သီလရှင်ပေါင်း(၅၁) ပါးနှင့် သီလရှင်လောင်း(၂)ပါးတို့သည် မြန်မာ ပြည်ရှိ သီလရှင်ကျောင်း(၉) ကျောင်းတွင် အမျိုးသမီးများနှင့် ကလေးများ၏ဘဝမြှင့်တင်

ရေးလုပ်ငန်းများအား အခြားသော လူဝတ် ကြောင်များအဖွဲ့အစည်းများနှင့်အတူ လက် တွဲ၍ အမှုတော်ထမ်းဆောင်လျက်ရှိသည်။
စန္ဒာလင်း
ကောင်းသောသိုးထိန်းသီလရှင်ကျောင်း
ရန်ကုန်

စကောကရင် ကက်သလစ်ဘာသာတူများ ကရင်စာ၊ ကရင်စကား ပြန်လည် တတ်မြောက်လာရေး



ရန်ကုန် ကိုင်းချုပ် သာသနာအတွင်း ရှိ စကောကရင် ကက်သလစ်ဘာသာတူများ ကရင် စာစကား ပြန်လည် တတ်မြောက်လာ ရေး အတွက်ရည်ရွယ်၍ ဆရာတော်ကြီး John စော ယောဟန်၊ Fr. Simon, Fr. Hygenus Myint Soe တို့မှကြီးမှူး၍ ရန်ကုန်သာသနာ နယ်အသီးသီးမှ ကရင်စာ၊ စကား အားနည်း နေသော နေရာများတွင် ကရင်စာ သင်ကြား နိုင်ရေးအတွက်၊ နယ်အသီးသီးမှ ကရင်စာ၊ စကားတတ်သောဆရာ ဆရာမများကို ခေါ် ယူကာ အင်းစိန် St.Peter & St. Paul ဖားစည်ဘုရားကျောင်းတွင် ပြန်လည် စုစည်း ပြီး ဆရာအတတ်သင် သင်ကြားမှု နည်း စနစ်ကို KBC မှ ဆရာမနီးထာ ဦးဆောင်ပြီး နှစ်စဉ်လာ၍ သင်ကြားပေးသည်။

ယခုနှစ်တွင် လည်း ဆရာမ နီးထာ နှင့် ဆရာတစ်ဦးလာရောက်၍ တတိယ အ ကြိမ် မွမ်းမံသင်ကြား ပေးခဲ့ပါသည်။ တက် ရောက်လာခဲ့ကြသော ဆရာ ဆရာမ စုစုပေါင်း ဦးရေ (၆၂) ဦး ရှိပြီး သင်တန်း အပြီး (၃)ရက် နေ့တွင် ကရင်စာနှင့် ဘုရားစကားသင်ကြား ပေးရန် တောင်ခံထားသော နယ်အသီးသီးသို့ စေလွှတ်ခဲ့ကြပါသည်။

ဆရာဆရာမများအားလုံး အဆင်ပြေ ကြပါစေလိုဆုတောင်း ပေးကြရင်း မိမိကလေး များကိုလည်း တက်ရောက်သင်ကြားစေခြင်း ဖြင့်ကူညီအားပေးကြရန် တိုက်တွန်းထား သည် ကို သိရှိရပါသည်။

CRM Xgae uarh' D, m;ajrolt v nhwacqul

+ ဆရာတော်မာတီးယာဦးရွှေ (ငြိမ်း)

ကျွန်တော်တို့သည် ၂၀၁၇ ခု၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ညနေပိုင်း အချိန် BANGKOK AIR ဖြင့် ရန်ကုန်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုနေ့ နိုင်ငံသားကောက်တွင်ခေတ္တနားခွဲပြီး ထိုမှတစ်ဆင့် ဖန္ဒမ်းပင်မြို့သို့ ည(၇:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ပါသည်။



ဆရာတော်ကြီး OLIVIER နှင့်အတူတွေ့စဉ်

ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဖန္ဒမ်းပင် ဆရာတော်ကြီး Msgr. Olivier (MEP) နှင့်တွေ့ဆုံပြီး သာသနာပြုကိစ္စ အဝဝကို ဆွေးနွေးခဲ့ကြသည်။ ကျွန်တော်တို့ ဖန္ဒမ်းပင်မြို့ကို ၂၀၁၁ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိစဉ်က LITTLE WAY MISSIONARY သာသနာပြုဘုန်းတော်ကြီးများ ကမ္ဘောဒီးယားနိုင်ငံတွင် သာသနာ ပြုနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ ထိုနှစ်မှပင် LWM သာသနာပြု ဘုန်းတော်ကြီးများအားစေလွှတ်နိုင်ခဲ့သည်။

လာရောက်ကူညီပေးနိုင်ကြောင်းသိရသည်။ ကျွန်တော်တို့သည် ၎င်းမှတစ်ဆင့် STERAM BAL သို့ ခရီးနှင့်ခဲ့သည်။ ထိုနေရာ၌ရှိသော ကက်သလစ်သာသနာ ကျောင်းဝင်းသည် အတော်ပင် ကျယ်ဝန်းပြီး ခြံပိုင်းထဲတွင် ဘုရားရှိခိုးရန် အခန်းတစ်ခန်းရှိသည်။ FR. A.KHUN မှ နှစ်ပတ်တစ်ခါ ကြွရောက် မိတ္တူတရားတော် မြတ်ဟောကြားကြောင်းနှင့် ဘာသာရေးကိစ္စ အရပ်ရပ်တို့ လုပ်ဆောင်ပေးကြောင်း သိရသည်။ ဘေးပတ်ဝန်းကျင်တွင် ကက်သလစ် ဘာသာဝင်ရွာ စုစုပေါင်း (၅)ရွာ ရှိကြောင်း၊ DOMINICAN သီလရှင်မှ ပညာရေး (Literacy Program) တို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ မူကြိုကျောင်း တိုးချဲ့နှင့် စာသင်ကျောင်း ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ကျွန်တော်တို့သည် ည(၇:၀၀)နာရီ အချိန်တွင် SIHANOUVILLE မြို့သို့ ရောက်ရှိလာကြပါသည်။ ၎င်းမြို့သည် တောင် ကုန်းပေါ်တွင် တည်ရှိပြီး ပင်လယ်ကမ်းခြေကြောင့် ရှုခင်းအလွန် လှပသာယာလျက်ရှိသည်။ ST. MICHAEL MISSION သည် တောင်ကုန်းပေါ်တွင် တည်ရှိပြီး ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးနေအိမ် ရှိသည်။ ဝတ်စောင့်ခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းနှင့် အနားယူအပန်းဖြေ နေရာတစ်ခုဖြစ်သည်။

PENG မကြာခင်လာရောက်ပြီးသာသနာရေးကိစ္စများဆောင်ရွက်ပေးသည်။ လူငယ်များကို စည်းရုံးသည့်အနေဖြင့် အားကစားပွဲများနှင့် ဖျော်ပွဲရွှင်ပွဲများပြုလုပ်ပေးသည်။ ငါးမွေးမြူရေးနှင့် ဝက်မွေးမြူရေးလည်းရှိသည်။ ၎င်းရွာ၌ ဘုရားကျောင်းဆောက်ရန် အစီအစဉ်ရှိသည် ဟုသိရသည်။

ဆရာတော်ကြီး OLIVIER သည် ပြင်သစ်နိုင်ငံ MEP သာသနာပြု ဘုန်းတော်ကြီးဂိုဏ်းဝင် တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံ ဖန္ဒမ်းပင်တွင် (၁၈)နှစ်တိုင်တိုင် သာသနာပြုခဲ့သူဖြစ်သည်။ ထိုဆရာတော်ကြီးသည် မြန်မာနိုင်ငံမှ LWM သာသနာပြုဘုန်းတော်ကြီး(၂) ပါးဖြစ်သော FR.JOHN MAUNG PENG နှင့် FR. ABRAMHAM MG KHUN တို့ကိုသာသနာပြုဘုန်းတော်ကြီးစေလွှတ်ပေးရန် တောင်းခံခဲ့သည်။ ကျွန်တော်နှင့်အတူ LWM ဘုန်းတော်ကြီးဂိုဏ်း တာဝန်ခံ FR.PETER TUN THAIK လည်း လိုက်ပါလာသည်။ ဆရာတော်ကြီးနှင့် ဆွေးနွေးခြင်း အပြီးတွင် FR. ABRAMHAM KHUN မောင်းနှင်းလာသောကားဖြင့် SIHANOUVILLE မြို့သို့ ခရီးဆက်ခဲ့ကြသည်။ FR. A. KHUN သည် SIHANOUVILLE သာသနာ၏ လက်တော် ဘုန်းတော်ကြီးတစ်ပါး အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ လမ်းခရီးတွင် TRENTRAYIENG ရွာရှိ ST. MARTIN DE PORRES MISSION CENTRE သို့သွားရောက်လေ့လာခဲ့သည်။ ထိုရွာတွင် ခမာလူမျိုးနှင့် ဝိယက်နမ်လူမျိုးများ နေထိုင်ကြသည်။ ထိုနေရာတွင် မူကြိုကျောင်း ငယ် တစ်ဆောင်၊ ဘုန်းတော်ကြီး နေအိမ်တစ်ဆောင်၊ ဘုရားဝတ်ပြုရန်အဆောင်နှင့် ဧည့်သည်များ တည်းခိုရန် အဆောင်တစ်ဆောင်ရှိသည်။ ထိုနေရာမှဆရာနှင့် သူ၏မိသားစု၊ မူကြိုဆရာတစ်ဦးနှင့် ကလေးသူငယ် (၁၅)ဦး ခန့်ရှိပြီးဆရာမကလေးများအားစာသင်ပေးနေသည်ကိုတွေ့ရသည်။ တစ်ရွာလုံးခမာလူမျိုးကက်သလစ်ဘာသာဝင်အနည်းငယ်သာရှိပြီး ကျန်သူများမှာဝိယက်နမ်လူမျိုးကက်သလစ် ဘာသာဝင် အနည်းငယ်သာရှိပြီးကျန်သူများမှာဝိယက်နမ်လူမျိုး ကက်သလစ် ဘာသာဝင်များဖြစ်ကြ သည်။ FR. A. KHUN ၎င်းနေရာသို့ မိတ္တူတရားတော်မြတ်ကို တစ်ပတ်လျှင် တစ်ကြိမ်လောက်သာ သွားရောက်ပူဇော်နိုင်ကြောင်းသိရသည်။ DOMINICAN သီလရှင် တစ်ပါးဖြစ်သော SR.GEMMA OP သည် မူကြိုနှင့် အခြားပညာရေး အစီအစဉ်များအတွက် တစ်ပတ်လျှင် တစ်ကြိမ်လောက်သာ

FR.SONG သည် ခမာလူမျိုးဖြစ်ပြီး ကျောင်းထိုင်အဖြစ် တာဝန်ထမ်းဆောင်ပြီး သူ့ကိုကူညီရန် ကိုရီးယားသာသနာပြု ဘုန်းတော်ကြီး FR. DANIEL နှင့် FR. A. KHUN တို့အပြင် DOMINICAN သီလရှင်သုံးပါးရှိသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ကျွန်တော်တို့ KAM POT မြို့သို့ သွားခဲ့ကြကာ PREY PROS ရွာကိုအလည်ဝင်ပြီး ST. PETER CENTRE ၌နေ့လည်စာ သုံးဆောင်ခဲ့ကြသည်။ PREY PROS သည် ရွာကြီးတစ်ရွာဖြစ်ပြီး ခမာလူမျိုး ကက်သလစ်ဘာသာဝင် အနည်းငယ်သာရှိသည်။ KAM POT သာသနာနှင့်ဆိုင်ပြီး FR. JOHN MG PENG တာဝန်ယူရသည့်ရွာဖြစ်သည်။ သာယာလှပသည့် သာသနာဝန်းတွင် မူကြိုကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နှင့် လူငယ်ရိပ်သာရှိသည်။ မူကြိုဆောင်ကိုဘုရားရှိခိုးခန်းအဖြစ်အသုံးပြုသည်။ FR. J. MG

ကျွန်တော်တို့သည် KAM POT မြို့ကိုညနေ (၄:၀၀) နာရီ ရောက်ရှိပြီး ကျောင်းထိုင်ဘုန်းတော်ကြီး FR. GIANLUCA (PIME) နှင့်အတူ ST. AUGUSTINE PASTORAL CENTRE အခန်းတစ်ခုတွင်မိတ္တူတရားဟောခဲ့သည်။ ဂျပန်သီလရှင် (၂) ပါးနှင့် ကက်သလစ် ဘာသာဝင်အနည်းငယ်တို့ ပါဝင်ခဲ့ကြသည်။ KAM POT သည် တိုးတက်ဖွံ့ဖြိုးသောမြို့ဖြစ်သဖြင့် သာသနာပြုလုပ်ငန်း၌လည်း အရေးပါသည့် ဗဟိုဌာနတစ်ခုဖြစ်လာသည်။ ဘုန်းတော်ကြီးများနှင့်သီလရှင်များတို့သည်မူကြိုကျောင်းနှင့် Literacy program (ပညာရေးအပြင်လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများလည်းဆောင်ရွက်ပေးသည်။ ကိုယ်ပိုင်စာသင်ကျောင်းဆောက်လုပ်ခြင်းနှင့် ဘုရားကျောင်းအသစ်ဆောက်ရန်ပြင်ဆင်နေကြသည်။ ဖေဖော်ဝါရီ (၁၈)ရက်နေ့တွင် ကျွန်တော်တို့သည် မြန်မာပြည်သို့ ပြန်ရန် ဖန္ဒမ်းပင်မြို့တော်သို့ သွားခဲ့ကြသည်။ အပြန်လမ်းတွင် FR.GIANLUCA (PIME) တာဝန်ယူနေသည့် CHUN KIRI မြို့ ST. JOSEPH MISSION CENTREကို ဝင်ရောက်လေ့လာခဲ့သည်။ CHUN KIRI MISSION ကျောင်းထိုင် FR. GIANLUCA မှ အထူးအလေးပေးသည့် သာသနာ တစ်ခုဖြစ်သည်။

FR. A. KHUN မောင်းလာသည့် ကားသည် အမေရိကန်တို့ ဖောက်လုပ်သည့် လမ်းမကြီးအတိုင်း ကျွန်တော်တို့ကို ဖန္ဒမ်းပင်လေဆိပ်သို့ အချိန်မီပို့ဆောင်ခဲ့သည်။ BANGKOK AIR ဖြင့် ကျွန်တော်တို့ ရန်ကုန်ကို ည (၆:၀၀)နာရီတွင်ချောမောစွာရောက်ရှိခဲ့သည်။ ဘုရားသခင်အားကျေးဇူးတင်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ သာသနာပြုရဟန်းနှစ်ပါးနှင့် အခြားသာသနာပြုများ ဆက်ကပ်ဆောင်ရွက်မှုများကိုအခြေခံပြီးအောက်ပါအတိုင်းသုံးသပ်မိပါသည်။

- (၁) ကမ္ဘောဒီးယားနိုင်ငံသည် လူဦးရေ (၁၆) သန်းမျှသာ ရှိပြီး ကက်သလစ် ဘာသာဝင် (၃) သောင်းခန့်ရှိသည်။
- (၂) နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့် လူမှုဖွံ့ဖြိုးရေးလျင်မြန်စွာတိုးတက်လျက်ရှိသည်။ သို့သော်လည်းကက်သလစ် ခရစ်ယာန်ဘာသာကို စိတ်ဝင်စားမှု အားနည်းနေသည်။
- (၃) အများအားဖြင့် ခမာလူမျိုးများ ဖြစ်ပြီး ၉၀% သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
- (၄) ခရစ်ယာန် ဘာသာဝင်များသည် ဝိ ယက်နမ်လူမျိုးများ ထက်ဝက်ခန့် ရှိသည်။
- (၅) ဗုဒ္ဓဘာသာဝင် ၉၀% ရှိသော်ငြားလည်း စေတီပုထိုးများစားစား မတွေ့ရပါ။ ဗုဒ္ဓရဟန်းတော်များ၊ သီလရှင်များ လူသူ ကြားမပေါ်လွင်ပါ။
- (၆) သာသနာပြု လုပ်ငန်းကိုမူကြို၊ ပညာရေး အစီအစဉ် (Literacy program) နှင့် ကျန်းမာရေး တို့မှအစပြုနေကြရသည်။
- (၇) ပေးနိုင်ကမ်းနိုင်သော သာသနာပြုသူများ ထံမှ လူထုသည် ချည်းကပ်ကြပြီး မပေးကမ်းနိုင်သောသူများကိုမူ စိတ်ဝင်စားခြင်း မရှိကြပေ။
- (၈) သာသနာပြုများသည် ဒေသခံ ဘာသာစကား ရိုးရာယဉ်ကျေးမှုကို သိနားလည်တတ် ကျွမ်းပြီး တန်ဖိုးထားတတ်ရန် လိုအပ်သည်။
- (၉) စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မောင်း စက်ပြင်၊ မြူးစစ်သီချင်း အခြေခံပညာ ရှိထားသင့်သည်။
- (၁၀) မြန်မာနိုင်ငံမှ သာသနာပြုများသည် ST. PETER ၏ နှုတ်တော်ထွက်မှ ခွန်အားယူရသည်။ "ငါ၌ ရွှေငွေမရှိ၊ ရှိသည့်အရာကိုသင့်အားပေးမည် (ACT 3:6) "ခရစ်တော်၏ ချစ်ခြင်းမေတ္တာတရားကိုပေးမည် ..."
- (၁၁) "ပစ်တိုင်းထောင်" သာသနာပြုဖြစ်ရန်လိုသည်။ အချိန်နေရာမရွေး ဘုရားရှင်စေလွှတ်သည့်နေရာသို့ မဆိုင်မတွဲ သွားရမည် ဖြစ်သည်။
- (၁၂) တစ်ဦးတည်း နေထိုင်တတ်ရမည်။ ဆွမ်းပြင်ဆင်ခြင်း၊ အဝတ်လျော်ဖွတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည့် လုပ်ငန်းများကိုကိုယ် တိုင်လုပ်တတ်ရမည်။ ကိုယ်တော်မြတ်နှင့် အဖော်ပြုပြီး ပြင်ပလူများနှင့် ခင်မင်ရင်းနှီးမှု ရှိရမည်။
- (၁၄) သာသနာပြုခြင်းသည် အလွန်ကြာ ရှည်သည့် ခရီးလမ်းဖြစ်သဖြင့် လက်ရှိလုပ်ဆောင်ချက်သည် ပထမခြေလှမ်းသာ ဖြစ်သေး ကြောင်းမှတ်ယူရမည်။
- (၁၄) ကမ္ဘောဒီးယားနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးကောင်းခြင်းနှင့် လျှပ်စစ်မီးများ တောရွာအထိ ရောက်ရှိခြင်းကြောင့် သာသနာလုပ် ငန်းတွင်များစွာ အထောက်အကူပြုသည်။

LWM သာသနာပြုရဟန်းများကိုအစဉ်လေးစားဂုဏ်ပြုလျက်
+ ဆရာတော်မာတီးယာဦးရွှေ (ငြိမ်း)

SYNOD 2018

၁၆၊ ၂၀၁၇၊ မတ်လ၊ မြန်မာ့အသံ၊ အကျဉ်းချုပ်၊ အကျဉ်းချုပ်၊ အကျဉ်းချုပ်

ခေတ်အချိန်အခါ၏ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ကက်သလစ်အသင်းတော် တစ်ခုလုံးအတိုင်းအတာနှင့် အချိန်ယူ စဉ်းစားသုံးသပ်ခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ထိုကဲ့သို့ သုံးသပ်ခြင်းကို ဆရာတော်ကြီးများ၏ ဆီးနိုတ် SYNOD (ညီလာခံ) ဟု ခေါ်ဆိုပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ခေါ်ယူခဲ့သော ပထမဦးဆုံး ညီလာခံတွင် မိသားစုအရေးကို အဓိကထား ဆွေးနွေးခဲ့သည်။ ထို ညီလာခံ အပြီးတွင် "ချစ်ခြင်းမေတ္တာ၏ ပျော်ရွှင်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် စာချွန်တော် ထုတ်ပြန်ပြီး မိသားစုများအတွင်း ပျော်ရွှင်ခြင်းကို မည်ကဲ့သို့ ရယူရမည်ကို နည်းလမ်းပေးထားပါသည်။

ယခုဒုတိယအကြိမ်ပြုလုပ်မည့် ညီလာခံသည်လည်း ကျွန်ုပ်တို့ လူ့အသိုင်းအဝိုင်းတွင် အလွန် အရေးပါသော ကဏ္ဍ ဖြစ်သည့် လူငယ်များအရေးကို ဆွေးနွေးကြမည်ဖြစ်ပါသည်။ ယနေ့လူငယ်များ ရင်ဆိုင်နေကြရသော မျက်မှောက်ခေတ်ကာလ၏ ကောင်းကျိုး နှင့် ဆိုးကျိုးများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ကျွန်ုပ်တို့ အသိပင်ဖြစ်ပါသည်။ ထူးချွန်ထက် မြက်သော လူငယ်များ အခွင့်အလမ်းကောင်းရနိုင်သော လူငယ်များသည် အမြင့်ဆုံးရောက်အောင် ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း ရှိကြပါသော်လည်း မူးယစ်ဆေး၊ အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေခြင်း၊ ဆိုးညစ်သော နိုင်ငံရေး စသည့် ပြဿနာပေါင်းစုံပြည့်နေသော လောကဓံ၏ ဖိနှိပ်မှုအောက်တွင် နလန်မထူနိုင်အောင် ဖြစ်နေကြရသော လူငယ်များစွာကိုလည်း တွေ့မြင်နိုင်ပါသည်။

လူငယ်များ ရင်ဆိုင်နေကြရသော ပြဿနာ အခက်အခဲများသည် ကျွန်ုပ်တို့ တစ်နိုင်ငံတည်းတွင်သာ ရှိနေသည် မဟုတ်ဘဲ၊ နိုင်ငံတကာ ပြဿနာ ဖြစ်နေပါသည်။ ရဟန်းမင်းကြီး စဉ်းစားမိသည်မှာ ဤအခြေအနေတွင် ရှိနေသော လူငယ်များသည် လူ့အသိုင်းအဝိုင်းအား ဆက်လက် ဦးဆောင်နိုင်ကြပါမည်လား၊ သောကဝန်ပိနေသော လူငယ်တို့သည် လူ့ဘဝ ရဲ့ အဓိပ္ပါယ်ကို ရှာတွေ့နိုင်ကြပါမည်လား၊ သူတို့၏ အသက်တာကို တန်ဖိုးရှိရှိ ရှင်သန်နေထိုင်နိုင်စွမ်းရှိအောင် ကျွန်ုပ်တို့ မည်ကဲ့သို့ကူညီနိုင်ပါမည်နည်း၊ စသည့် မေးခွန်းများဖြင့် လူငယ်တို့၏ ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို ဝိုင်းဝန်းဖြေရှင်းပေးရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဆရာတော်ကြီးများ ဆီးနိုတ် (ညီလာခံ) ကို ကျင်းပမည် ဖြစ်ကြောင်း ကြေငြာ ခဲ့ပါသည်။

ထိုညီလာခံကြီးကို အကောင်းဆုံးကျင်းပနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ရန် စာချွန်တော် တစ်စောင်ကို ၂၀၁၇ ခု ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ထိုစာချွန်တော်ကို ထုတ်ပြန်သည့်နေ့တွင် ရဟန်း မင်းကြီးက လူငယ်များအသံကို နားထောင်လိုပါသည်ဟု အတိအလင်းပြောကြားခဲ့သည်။ "သင်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ရုန်းကန်နေရတာတွေ၊ ဝေဖန် ပြစ်တင်ချင်တာတွေကိုလည်း ချန်မထားဘဲ ကျွန်ုပ်ကို၊ သတင်တို့ရဲ့ ဆရာတော်ကြီးတွေကို၊ သင်တို့ရဲ့ ဘုန်းတော်ကြီးတွေကို ရဲရဲရင့်ရင့် ပြောပြကြပါ" ဟု လူငယ်များအား ဖိတ်ခေါ် ခဲ့သည်။ "သင်တို့ရဲ့ အသံတွေကို ကြားကြပါစေ၊ သင်တို့ရဲ့ အသံတွေဟာ သင်တို့ အသင်းအဖွဲ့အတွင်းမှာ ပဲ့တင်ထပ်ပါစေ၊ သင်တို့ပိညာဉ်ရဲ့ သိုးထိန်းတွေလည်း သင်တို့ အသံကို ကြားကြပါစေ။" လူငယ်များကိုယ်တိုင်ကလည်း ဘုရားသခင်၏ အသံကို နားထောင်တတ်ရန်၊ နားထောင်ရဲရန် လိုကြောင်း ရဟန်းမင်းကြီးက သတိပေးခဲ့သည်။ "သင်တို့ရဲ့ ကြိုးစား အားထုတ်မှု၊ သင်တို့ရဲ့ ပြောင်းလဲချင်စိတ်၊ သင်တို့ရဲ့ ရက်ရောမှုတွေကြောင့် သာလွန်ကောင်းမွန်တဲ့ လောကဏ္ဍတစ်ခုကို ဖန်တီးနိုင်မှာပါ။ သင်တို့ဘဝမှာ ပြတ်ပြတ်သားသား ဆုံး ဖြတ်ချက်ချဖို့အတွက် ပိညာဉ်တော်ရဲ့ ဖိတ်ခေါ်သံတွေကို ကြားတဲ့အခါ နားထောင်ဖို့ မကြောက်ပါနဲ့။ သခင်ခရစ်တော်ရဲ့ လမ်းစဉ်ကိုလိုက်လျှောက်ဖို့ ခေါ်သံ ကြားရတဲ့အခါ စွန့်လွှတ် စွန့်စားဖို့ မတွန့်တုပါနဲ့။"

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရန် ထုတ်ပြန်ထားသော စာချွန်တော်တွင် ဆရာတော်ကြီးများနှင့် လူငယ်များအား စဉ်းစား ထောက်ရှုရန် အခန်း သုံးခန်းခွဲကာ တင်ပြထားသည်။ စာချွန်တော်အရ လူငယ်ဆိုသည်ကို အသက် ၁၆ မှ ၂၉ အတွင်း အရွယ်များကို ရည်ညွှန်းထားသည်။ စဉ်းစားရန် အကြောင်းအရာ သုံးခုမှာ ၁) မျက်မှောက်ခေတ်ကာလ၏ လူငယ်များ ၂) ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်း ဆန်းစစ်သုံးသပ်ခြင်း ၃) လူငယ်တမန်တော်လုပ်ငန်းများ တို့ဖြစ်သည်။

ညီလာခံ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် နိုင်ငံတိုင်းတွင်ရှိသော ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်မှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ရုံးတော်မှ ထုတ်ပြန်ထားသည်။ တောင်းခံထားသော အချက်အလက်များမှာ

- (၁) ကိန်းဂဏန်းများ
 - တိုင်းပြည်၏လူဦးရေနှင့် လူဦးရေတိုးပွားနှုန်း
 - တိုင်းပြည်၏ လူဦးရေထဲမှ အသက် ၁၆ မှ ၂၉ နှစ်အရွယ်ရှိလူငယ်များ၏ ရာခိုင်နှုန်း
 - တိုင်းပြည်လူဦးရေမှ ကက်သလစ်ဘာသာဝင် ရာခိုင်နှုန်း
 - လက်ထပ်ထိမ်းမြားခြင်းသော အသက်အရွယ် (အမျိုးသမီး၊ အမျိုးသား)။ ရဟန်းဖြစ်သင်ကျောင်းဝင်သော/သူတော်စင်ဘောင် ဝင်သော အသက်အရွယ် (အမျိုးသမီး၊ အမျိုးသား)
 - အသက် ၁၆ မှ ၂၉ နှစ်အရွယ် လူငယ်များအတွင်း ကျောင်းသားရာခိုင်နှုန်း၊ အလုပ်သမား (အလုပ်လက်မဲ့) ရာခိုင်နှုန်း

- (၂) အခြေအနေကို သုံးသပ်ခြင်း
 - က) လူငယ်များ၊ အသင်းတော် နှင့် လူထုအသိုင်းအဝိုင်း
 - ဤမေးခွန်းများသည် အသင်းတော် အစီအမံများကို လိုက်နာသူများသာမက၊ မလိုက်နာသူများ၊ စိတ်မဝင်စားသူများကိုပါ ရည်ညွှန်းပါသည်။
 - ၁) အသင်းတော်က လူငယ်များ လက်တွေ့ရင်ဆိုင်နေရသော အခြေအနေများကို မည်သည့်ပုံစံဖြင့် နားထောင်ပါသနည်း။
 - ၂) သင်တို့၏ နိုင်ငံတွင် လူငယ်များအတွက် အဓိကကျသော စိန်ခေါ်မှုများ နှင့် သိသာထင်ရှားသော အခွင့်အလမ်းများက မည်သည့် အရာများနည်း။
 - ၃) အသင်းတော်အတွင်း လူငယ်များအား စုရုံးရာတွင် မည်ကဲ့သို့သော ပုံစံ နှင့် နေရာများတွင် စနစ်တကျ စုရုံးစေလျှင် မည်ကဲ့သို့အောင်မြင်ရပါသနည်း၊ အဘယ်ကြောင့်နည်း။
 - ၄) အသင်းတော်ပြင်ပတွင် လူငယ်များအား စုရုံးရာတွင် မည်ကဲ့သို့သော ပုံစံ နှင့် နေရာများတွင် စနစ်တကျ စုရုံးစေလျှင် မည်ကဲ့သို့အောင်မြင်ရပါသနည်း၊ အဘယ်ကြောင့်နည်း။
 - ၅) သင်တို့နိုင်ငံတွင် ရှိသော လူငယ်များက အသင်းတော်ထံမှ မည်သည့် အရာကို အမှန်တကယ် တောင်းဆိုပါသနည်း။
 - ၆) အသင်းတော်၏ အသက်တာအတွင်း လူငယ်များ ပါဝင်နိုင်ရန် သင်တို့နိုင်ငံတွင် မည်သည့် ဖြစ်နိုင်ချေများ ရှိပါသနည်း။
 - ၇) အသင်းတော်အနီးအနား မကပ်သော လူငယ်များအား မည်ကဲ့သို့၊ မည်သည့်ပုံစံဖြင့် အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားပါသနည်း။

နောက်ထုတ်မည့် စာစောင်များတွင် ဆက်လက်ဖော်ပြပါမည်

တောင်ငူသာသနာ လူငယ်သင်တန်းဖွင့်လှစ်

တောင်ငူသာသနာ။ ၉-၁၃.၃. ၂၀၁၇။

တောင်ငူသာသနာ၊ ထီးသာစော တိုက်နယ် တွင် ကက်သလစ် လူငယ်များ အတွက် သင် တန်းကို ၂၀၁၇ မတ်လ ၉ ရက် မှ ၁၃ ရက် အထိ လိုခါးပလို ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်တာဝန်ခံ Rev. Fr. John ငြိမ်းမင်းသူ၊ Rev. Fr. ဝိလျံထူး၊ Sr. Rosa နန်းနယ်၊ Sr. B. မြတ်နင်းနွယ်၊ ဆရာမ ဒါထေရေးဇာနည်၊ ဆရာ ဦးဘယ်ညာမီးနီ တို့မှ ပို့ချပေးခဲ့ပြီး Sr. Judith မိငယ်နှင့် သာသနာလူငယ်၊ အမာခံလူငယ်များ သွားရောက်ကူညီအားပေး ကွင်းဆင်း ခဲ့ကြပါသည်။

လူငယ်မောင်မယ် ၉၀ ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြပါသည်။

ဒက်ဇူးမယ်(ISR)



ပုဂံမြို့နယ် ဝါဒီအဖွဲ့ ဝါဒီအဖွဲ့



သင်တန်းဆင်း ဓမ္မဆရာ/ဆရာမ များအား မေတ္တာ အပြုံးတွင် တွေ့ရစဉ်

ရန်ကုန် ၁၂ ရက် ဖေဖော်ဝါရီ ၂၀၁၇

ဖေဖော်ဝါရီလ ၁၂ ရက် နံနက်(၆) နာရီ အချိန်တွင် အင်းစိန်ရှိ စိန်ပိတာ နှင့် စိန်ပေါလ် သာသနာ ဖားစည်း ဘုရားကျောင်း တွင်၊ ဓမ္မဆရာ/ဆရာမ သင်တန်း (၂) နှစ် ပြည့်၍ သင်တန်းပြီးဆုံး သောဓမ္မဆရာ/ ဆရာမ (၁၅) ဦးအား ဆရာတော်ကြီး ဂျွန် စောယောဟန်၊ မွန်ဆီညော်ဖရန်စစ် နှင့် ရ ဟန်းတော်(၇)ပါးတို့မှ စေလွှတ်ခြင်း အခမ်း အနားနှင့် မစ္စားတရားတော်မြတ်ပူဇော် ခြင်း ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဘာသာ တူဦးရေ ၁၀၀ ကျော်တက်ရောက် အားပေး ဆုတောင်းပေးခဲ့ကြပါသည်။

မစ္စားတွင် မွန်ဆီညော် စောဖရန်စစ် မှ သြဝါဒတွင် စေလွှတ်ခြင်းခံရသော ဓမ္မ ဆရာ/ဆရာမများအား "သာသနာ့ လယ်ကွင်း တွင် ဘုရားအတွက် အလုပ်လုပ် ဆက်ကပ်ကြ သောအခါတွင် မိမိ၏ အလိုထက် ဘုရား၏ အလိုကို ပိုလိုက်ဖို့ရန်၊ ဘုရားအတွက် ဆက် ကပ်နေတဲ့ဘဝဟာ ဖယောင်းလမ်း သက် သက် မဟုတ်ပဲ ခယောင်းလမ်းလည်း ဖြစ် သည့် အတွက် မကြောက်ကြရန်၊ ဘုရားရဲ့ ကျေးဇူးတော် မပါလျှင် အခက်အခဲများ ကျော် ဖြတ်ရန် မလွယ်ကူသဖြင့် ခွန်အားကျေးဇူး တောင်းခံရန်၊ ဘုရားအတွက် စွန့်စားရမည့် သူများ ဖြစ်သည့်အတွက် ဒုက္ခ အခက်အခဲ များကို ဘုရားသခင်နှင့် ပေါင်းစပ်ခံဝမ်းနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း အားပေးခဲ့သည်။

RVA(အင်းစိန်)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဆရာ ၊ ဆရာမများ သင်တန်းဆင်းပွဲ"

မြောင်းမြ ၊ ၁၆ ရက် မတ်လ ၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြ သာသနာ့ မြောင်းမြမြို့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓမ္မဆရာဖြစ်သင်ကျောင်း အမှတ်စဉ် (၄၁) ၂၀၁၅-၂၀၁၇ ပညာသင်နှစ် ဓမ္မဆရာ၊ ဆရာမများ သင်တန်းဆင်းပွဲကို မတ်လ ၁၆ ရက်နေ့က ရွှေနန်းတော် ဘုရားကျောင်းတွင် အဖဆရာ တော်ဘုရား ကြွရောက်ပြီး ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်ကို ပေးခဲ့ပါသည်။

မတ်လ ၁၅ ရက် ညနေပိုင်းတွင် အဖ ဆရာတော်ဘုရားအား ဆရာ၊ ဆရာမများက အက ပဒေသာများဖြင့် ဂုဏ်ပြုနှုတ်ဆက်ကြပြီး ကျောင်းအုပ်ဘုန်းတော်ကြီး Fr. Albert Nyan Soe Nyein မှ ဆရာ၊ ဆရာမများအား ပညာ သင်နှစ်၏ အကောင်းဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် စံပြဆု များကို ကြေညာပေး ခဲ့ပါသည်။



မတ်လ ၁၆ ရက် နံနက် ၆:၃၀ တွင် အဖဆရာတော်ဘုရား အမှူးပြုပြီး ရဟန်းတော် ၁၁ ပါး ခြံရံလျက် မိစ္ဆာတရားပူဇော်ပြီး သင် တန်းပြီးမြောက်သွား သည့် ဆရာ၊ ဆရာမများ

၂၂ ယောက်အား သင်တန်းလက်မှတ်ကို ပေးအပ်ခဲ့ပါသည်။ မိစ္ဆာအပြီးတွင် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြ ပါသည်။
ပုသိမ်သာသနာ့ မြောင်းမြမြို့တွင်

တည်ရှိသော ဓမ္မဆရာ ၊ ဆရာမများဖြစ်သင် ကျောင်းတွင် ၂၀၁၅-၂၀၁၇ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ၅၀ ယောက် ရှိပါသည်။
Pathein OSC

လုံမွန်းကျေးရွာသို့ ကက်သလစ်သာသနာ့ ရောက်ရှိခြင်း (၇၅) နှစ်ပြည့် စိန်ရတု ဂျူဗလီပွဲ ကျင်းပ

လုံမွန်း၊ လားရှိုး ၁၉ ရက် မတ်လ ၂၀၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ကက် သလစ် ဂိုဏ်းအုပ် သာသနာ့ လက်အောက်ခံ၊ လွယ်ခမ်း ကက်သလစ်ဘုန်းတော်ကြီး တပိုင် ဖာဖိန့် တိုက်နယ်၊ မိုင်းယော်မြို့နယ်၊ လုံမွန်း ကျေးရွာသို့ ကက်သလစ် သာသနာ့ ရောက်ရှိ ခြင်း (၇၅) နှစ် ပြည့် စိန်ရတု ဂျူဗလီ ကျေးဇူး တော် ချီးမွမ်းခြင်း ဆုတောင်းပွဲအခမ်းအနား ကို ၎င်း ကျေးရွာ၌ (၁၉-၂၁၊ ၂၀၁၇) ရက်နေ့ ထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

၎င်းကျေးရွာ (လုံမွန်းရွာ) သည် လား ရှိုးမြို့ မှ အရှေ့ဘက် မိုင် (၅၀) ကျော် ခန့် အ ကွာ မိုင်းယော်မြို့နယ်အထဲတွင် တည်ရှိ ပါ သည်။ အိမ်ခြေ (၂၅) အိမ်ခန့်သာရှိပြီး၊ ကချင် နှင့် သွေးချင်း တအာန်း (ပလောင်)လူမျိုး တို့ နေထိုင်ပြီး ကချင်အများစု ဖြစ်ကာ ရွာလုံး ကျွတ် ကက်သလစ် ဘာသာဝင်များ ဖြစ် ကြောင်း သိရှိရပါသည်။

လုံမွန်းကျေးရွာ သည် ဘုရားသခင်၏ ထူးခြားသော ကောင်းချီး မင်္ဂလာကို ခံစား ရ သောရွာ ဟုဆိုရလည်းမမှားပါ။ ၎င်း ရွာသည် အစဉ် အဆက် ဟိုးယခင် မှ စပြီး ယနေ့ တိုင် အိမ်ခြေ (၂၀) ကျော် သာ ရှိသော ရွာငယ်လေး (မြို့သို့ ပြောင်းသွားခြင်းကြောင့်) ဖြစ်သော် လည်း၊ ယနေ့အထိ ၎င်းရွာဇာတိ (လုံမွန်း ရွာ သူ/သား) ဘုန်းတော်ကြီး (၁) ပါး နှင့် သီလရှင် (၁၂) ပါး တို့ သည် မြန်မာ ပြည်အနှံ့ရှိ သာသ နာ အသီးသီးတို့ တွင် ဘုရားသခင်၏အမှုတော် ထမ်းဆောင်နေကြပြီး ဖြစ်ကြောင်းလည်း သိ ရှိရပါသည်။

ဂျူဗလီပွဲ အခမ်းအနား ကို မတ် လ ၁၉ ရက် နေ့ ညနေ (၄:၃၀) နာရီ အချိန် ၌ လားရှိုး ကက်သလစ် ဂိုဏ်းအုပ် ဆရာတော် ကြီး ဖီးလစ်ဇော့စ် မှ ဂျူဗလီ အထိမ်းအမှတ် ကျောက်တိုင်အား ကောင်းချီးပေး ဖွင့် လှစ်ပေး ပြီး ညပိုင်းတွင် ကချင် (လောင်ဝေါ်) ရိုးရာ

ဂါဂျီဗျူ (Ga jiby) ခြင်း နှင့် ရိုးရာအက ပဒေသာ များဖြင့် တင်ဆက် ကပြ ဖော်ပြ ကြပါသည်။

မတ်လ ၂၀ ရက်နေ့ ယနေ့ နံနက် (၉) နာရီတွင် ဂျူဗလီ ကျေးဇူးတော် ချီးမွမ်းခြင်း မိစ္ဆာတရားနာပြီး မွန်းတည့် (၁၂:၀၀) နာရီ အချိန်တွင် ဂျူဗလီ မိတ်ဆုံစားပွဲ နေလည်စာ သုံးဆောင်ပြီး ညနေ (၄) နာရီ အချိန်တွင် ရွာ အနီးရှိ လက်ဝါးကားတိုင်တောင်သို့ တက်ကာ ကားတိုင်လှည့်ခြင်း ည(၇) နာရီ အချိန်တွင် ဂျူဗလီ အပိတ်စည်းဝေး ပြုလုပ်ပြီး၊ ကချင်ရိုး ရာ ထောင်ကာ အက ဖြင့် လုံမွန်းကျေးရွာ သို့ ကက်သလစ် သာသနာ့ရောက်ရှိခြင်း (၇၅) နှစ်ပြည့် စိန်ရတု ဂျူဗလီ ကျေးဇူးတော် ချီးမွမ်း ခြင်းအခမ်းအနား အား ပျော်ရွှင်အောင်မြင်စွာ အဆုံးသတ်ခဲ့ ကြကြောင်းသိရှိရပါသည်။

(၇၅)နှစ်ပြည့် စိန်ရတု ဂျူဗလီ အခမ်း အနားသို့ လားရှိုးဂိုဏ်းအုပ်ဆရာတော် ဖီးလစ်

ဇော့စ်နှင့် အတူ လွယ်ခမ်း ကျောင်းထိုင် ဘုန်းတော်ကြီး နှင့် အခြား ဧည့်သည်တော် ဘုန်းတော်ကြီးများ၊ စွတာများ မြန်မာပြည် အနှံ့ရှိသာသနာ အသီးသီး တွင် အမှုတော် ထမ်းဆောင်နေကြသော လုံမွန်းရွာ ဇာတိ (ရွာသူ/သားများ) ဖြစ်ကြသော Fr Thomas Kyang Ying, နှင့် စွတာ (၁၂) ပါးအပြင်၊ လားရှိုး နှင့် လွယ်ခမ်း ဘုန်းတော်ကြီးနယ် မှ ဘာသာသူများ၊ ဒေသခံများ ပျော်ရွှင်စွာ လာ ရောက်ပါဝင် ခဲ့ကြကြောင်းသိရှိရပါသည်။

အဖ ဆရာတော်ဘုရား နှင့် ဘုန်းတော်ကြီးများ၊ စွတာများ ဂျူဗလီပွဲ လာ ရပ်နီး ရပ်ဝေးမှ ဧည့်သည် တော်များ ၂၀ ရက် မတ်လ နံနက် (၆:၃၀) နာရီ မိစ္ဆာ အပြီးတွင် နံနက် စာ သုံး ဆောင်ကာ၊ အသီးသီး ပြန်လည် ထွက်ခွာ ခဲ့ကြကြောင်း ပွဲ တာဝန်ရှိသူများထံမှ သိရှိရ ပါသည်။

စာမေးပွဲဖြေဆိုမည့်သူများအား ဆက်ကပ်ပူဇော်ခြင်း

ပုသိမ် ၊ ၅ ရက် ဖေဖော်ဝါရီ ၂၀၁၇။

ပုသိမ် ကက်သလစ်သာသနာ့၊ ပုသိမ် မြို့ စိန်ပိတာ ကာသီဗြယ်တွင် ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ပုသိမ် RCM Day Special မှ ကျောင်းသား၊ ကျောင်းသူများအ တွက်ရည်ရွယ်ပြုလုပ်သော မိစ္ဆာတရားတော် မြတ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်တွင်

ကျောင်းထိုင် ဘုန်းတော်ကြီး မွန်ဆီညော် ဝီးဖရက်မြင့်စိုး၊ ဘုန်းတော်ကြီး ဂျော်မင်း၊ ဘုန်း တော်ကြီး ဂျော်လွမ်းမိုးနိုင် တို့မှ ပူဇော်ပေးခဲ့ ပါသည်။

မိစ္ဆာတရား အပြီးတွင် ကျောင်းထိုင် ဘုန်းတော်ကြီးမှ ကျောင်းသား၊ ကျောင်းသူများ အတွက် ဆုတောင်း မေတ္တာပို့သပေးပြီး ဘုန်း တော်ကြီး၏ ကောင်းချီးတော်ကို ကျောင်းသား/

ကျောင်းသူများမှ ခံယူခဲ့ကြပါသည်။

ထို့နောက် ဘုန်းတော်ကြီးများ ကက် သလစ် ဘာသာဝင်ဆရာ၊ ဆရာမများ၊ တာ ဝန်ခံ Sister, Brother များနှင့် မိဘများတွေ့ ဆုံကြပါသည်။ တွေ့ဆုံပွဲတွင် ဆရာ၊ဆရာမ များ အသင်းဥက္ကဋ္ဌ ဆရာမ ခရစ္စတီနား ဒေါ် ကြည်ကြည်အေးမှ ဆုံးမစကားပြောကြားပြီး

ဘာသာရပ်တိုင်း အကောင်းဆုံးဖြေဆိုအောင် မြင်ကြပါစေကြောင်းဆုတောင်းပေးခဲ့ပါသည်။

ယခုနှစ်တွင် RCM Day Special ကျောင်းမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၀) ဦး ရှိကြောင်း သိရပါသည်။

(နန့်.ဂျူလိုင်အေး)

JPC - ဦးစီး၍ မြန်မာနိုင်ငံကက်သလစ်ရော့နေကြီးများ အစည်းအဝေးမှတ်တမ်းမှ ကောက်နှုတ်တင်ပြချက်

မတ်လ.၄.၂၀၁၇

Justice & Peace Commission မှ ဦးစီး ပြီးမြန်မာနိုင်ငံ ကက်သလစ်ရော့နေကြီးများ နှင့် အခြားသော အသိမိတ်ဆွေရော့နေများ၊ CBCM ဝန်းအတွင်းမှ OSC, KMSS, Education, Migration & Anti-trafficking အဖွဲ့အစည်းအသီးသီးတို့ကို ဖိတ်ကြားကာ အစည်းအဝေးကို မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များအဖွဲ့ရုံး လူငယ်အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ တက်ရောက်လာကြသော ဧည့်သည်တော်များ အဖြစ် Professor Brett Scharffs, USA, Director of International Center for Law and Religion (BYU Law)၊ ကက်သလစ်ရော့နေများဖြစ်သော ဦးတင်မြင့်(PLF), ဦးအဲလ်ဘက် တင်အောင်မင်း၊ ဒေါ်နီနီသိန်း(Tywe Lue Kuu)? စောဒမ်မိရူန်၊ အန်ဂျဲလာ၊ စောဝင်းမောင်၊ ဒေါ်လှမျိုးစု၊ ဦးမြသန်းတို့နှင့် CBCM ကျောင်းဝန်းအတွင်းမှ Peter လွင်နှင့် Robert နော်ဆန်း (NCY)၊ KMSS- ဒါရိုက်တာ ဦးဝင်းထွန်းကြည်၊ Grotices-(EEC), စသဖြင့် အစည်းအဝေးသို့ ဧည့်သည်တော် ၁၆ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် Fr. Thomas (JP National Director) မှ အဖွဲ့အမှတ်စဉ်ကား ပြောကြားရာတွင် မြန်မာနိုင်ငံ တွင် တရားဥပဒေ စိုးမိုးရေးသည် အားနည်းနေသေးကြောင်း၊ နိုင်ငံတော်ပြန်လည်တည်ဆောက်မှု (Nation building) တွင် ကက်သလစ်အသင်းတော်နှင့် ကက်သလစ်ရော့နေကြီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ထိုကြောင့် ဘာသာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ပညာရှင် Professor Brett Scharffs၊ နှင့်အမြင်ချင်း၊ သဘောထားချင်းဖလှယ်ကြရန်၊ ဆွေးနွေးကြရန်နှင့် အကြံဉာဏ်များ ရယူနိုင်ရန်အတွက် ဤသို့အစည်းအဝေးတစ်ခုကို ရုတ်တရက်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားစွာ တက်ရောက်လာကြသူများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက်မှ ဧည့်သည်တော် Professor Brett Scharffs, USA, နိုင်ငံတကာဘာသာရေးနှင့် တရားဥပဒေဆိုင်ရာ ဗဟိုပြုလုပ်ဆောင်နေသော ပါမောက္ခမမှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာတွင် လုပ်ဆောင်ခဲ့သော သူ၏လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ယနေ့လက်ရှိကျွန်ုပ်တို့ကြုံတွေ့နေရသော အခက်ခဲများ၊ စိန်ခေါ်မှုများနှင့် မတရားမှုများကို သိရှိလိုပါကြောင်း ပြောကြားခဲ့ပြီး ဂျော်ဒန်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် ကြုံတွေ့ခဲ့သော အဖြစ်ပျက်များကို ဝေမျှ ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံတွင် သူတွေ့ဆုံရင်းနှီးခဲ့သော အောင်အောင်ခင်ကလေး ဘုန်းတော်ကြီး Fr. Amadad သည် သူနေ့စဉ်တွေ့ကြုံရသော ပုဂ္ဂိုလ်များနှင့် သူ၏အိမ်နီးနားချင်းများကို မိတ်ဆွေအရင်းချာကဲ့သို့ တရားတန်းဆက်ဆံကြောင်း၊ သူသည် ဂျော်ဒန်နိုင်ငံအတွင်းမှ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်သော်ငြားလည်း၊ သူ့ကိုယ်သူလူနည်းစုမှ တစ်ဦးအဖြစ် မခံယူကြောင်း၊ သူသည် ကမ္ဘာကျော် ဂျော်ဒန်ဟင်းလျာအတွက် မွေးမြူသော ဟင်းခတ်အမွေကြိုင်တစ်ခု အဖြစ်သာ ခံယူကြောင်း (ဆိုလိုရင်း-ဂျော်ဒန်လူမျိုးများအတွက် ဂုဏ်မြှင့်တင်ပေးသူ)။ Fr. Amadad ထံမှရခဲ့သော သင်ခန်းစာမှာလူနည်းစုဘာသာတရားယုံကြည်မှုများ ကွဲပြားသော်လည်း မှန်ကန်သော စိတ်နေသဘောထား ထားရှိနိုင်မှု၊ မျှတမှု၊ ဘက်မလိုက်မှုတို့ ပင်ဖြစ်ကြောင်း...။

နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိကတိုက်တွင် ဧရိယာကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်နည်းတူ မျိုးနွယ်စုများနှင့် ဘာသာ တရားယုံကြည်မှုတို့သည်လည်း လွန်စွာပင် များပြားကြောင်း၊ အထူးသဖြင့် လူများစုကိုးကွယ်သည့် ဘာသာဖြစ်

သော မူစလင် နှင့်ခရစ်ယာန်တို့အကြားတွင် ကြီးမားသောတင်းမာမှုများရှိကြောင်း၊ ဥပမာ-ကိုဘိုဟာရမ်ကဲ့သို့သော မူစလင်အစွန်းရောက် အကြမ်းဖက်သမားများသည် ခရစ်ယာန်ကျောင်းသူ မိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်၍ မူစလင်ဘာသာဝင်အဖြစ်နှင့် လိင်ကျွေးကျွန်းမှုများအဖြစ် အတင်းအကြပ် ပြုကျင့်နေကြကြောင်း၊ ဤဒေသ၌ ခရစ်ယာန် အသင်းဂိုဏ်းများသည်လည်း တစ်နေ့တစ်ခြားတိုးတက်များပြားလာပြီး တစ်နေ့သောအခါ၌ ခရစ်ယာန်အသင်းဂိုဏ်းတစ်ဂိုဏ်းသည် ဘာသာဝင်လူဦးရေများပြားလာသဖြင့် အသင်းတော်အကြီးအကဲများသည် ကျယ်ဝန်းသော ဘုရားကျောင်းတစ်ကျောင်း ဆောက်လုပ်ရန် ဆန္ဒရှိလာကြသည်။ သို့သော် ဘုရားကျောင်းဆောက်လုပ်ရန် လျာထားသည့် မြေနေရာ၏လမ်းတစ်ဖက်၌ မူစလင်ဗလီတစ်ခု ရှိနေသဖြင့် အသင်းတော်အကြီးကဲများသည် မဝံ့မရဲဖြစ်ကြပြီး နောက်ဆုံးမူစလင်ဘုရားကျောင်းသို့ အလည်အပတ်သွားကြပြီး ဘုရားကျောင်း ဆောက်လုပ်ရန် အစီအစဉ်များကို မူစလင်ဘာသာရေး ခေါင်းဆောင်များအား ရှင်းလင်းတင်ပြပေးခဲ့ကြောင်း၊ မူစလင်အကြီးကဲများဘက်မှလည်း ဘာမှပြသနာမရှိကြောင်း အခက်ခဲများရှိလျှင်ပင် ကူညီပေးမည်ဖြစ်ကြောင်း ပြန်လည် ရှင်းပြခဲ့ကြသည်။ ထို့နောက် ဘုရားကျောင်းကြီး ဆောက်လုပ်ပြီးစီးသောအခါ လျာထားသောဘတ်ဂျက်သည် ထက်ဝက်ပင် မကုန်ခဲ့ပေ ထိုကြောင့် ခရစ်ယာန်အသင်းဂိုဏ်း၏ အကြီးကဲများသည် ထိုပိုနေသော ငွေများကို တစ်ဖက်လမ်းရှိ ဘုရား ကျောင်းမျက်နှာချင်းဆိုင်၌ရှိသော မူစလင် ဘာသာအကြီးကဲများထံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။ ဤသို့ဖြင့် ခရစ်ယာန်၊ မူစလင်တို့၏ ရင်းနှီးမှုသည်ထိုဒေသ၌ များစွာ တိုးတက် လာခဲ့သော်လည်း တစ်နေ့တွင် မထင်မှတ်ဘဲ ခရစ်ယာန်အသင်း သားတစ်ယောက်မှ မူစလင်အမျိုးသမီး တစ်ယောက်အား လိင်မှုကိစ္စကျူးလွန်ခဲ့ရာ ပြဿနာများ ဖြစ်ပွားလာခဲ့သည်။ များစွာသောမူစလင်လူငယ်အုပ်စုသည် တုတ်၊ ဓါးများ၊ မီးတုတ်များ ကိုင်ဆောင်၍ အသစ်ဆောက်လုပ်ထားသော ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးရန် ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင်မူစလင်ဘာသာအကြီးအကဲသည် ခရစ်ယာန်ဘုရား ကျောင်းရှေ့မှရပ်၍ အကြမ်းဖက်ပြုများ မပြုလုပ်ကြရန် အကယ်၍ ခရစ်ယာန်ဘုရားကျောင်းကို မီးရှို့မည်ဆိုလျှင်သူ့ကိုအရင် မီးတင်ရှို့ကြရန်သူ၏ ဘာသာဝင် မူစလင်များအား မိန့်ကြားတော်မူရာတွင် မူစလင်လူအုပ်ကြီးသည် နောက်သို့လှည့်ပြန်ခဲ့ကြသဖြင့် ပြဿနာသည် တည်ငြိမ်စွာ ပြီးဆုံးသွားခဲ့သည်။ ဤအဖြစ်ပျက်တွင် မိမိ၏အိမ်နီးနားချင်းများအား ဖိတ်ခေါ်မှုလျှင်ဒါန ပေးကမ်းခြင်း၊ အပြန်အလှန် လေးစားခြင်း၊ လူနည်းစုဖြစ်မှုနှင့်မတူကွဲပြားသော ထုံးတမ်းစဉ်လာ ဘာသာများကို နားလည်ပေး တတ်ခြင်း၊ သည်းခံပေးခြင်းတို့သည်လူမျိုး၊ ဘာသာ၊ ထုံးတမ်းဓလေ့စသည့်အရာများအားလုံးကို ကျော်လွန်၍ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ဖော်ပြနေပါသည်။

ထို့နောက်မှ Professor Brett Scharffs သည် တက်ရောက်လာသူများအား ဤအဖြစ်ပျက်နှင့်ဆက်စပ်နှိုင်းယှဉ်လျက် မိမိတို့ဒေသနိုင်ငံတွင် ကြုံတွေ့နေရသောအဖြစ်ပျက်၊ အကြောင်းအရာများကို ဆွေးနွေးရန် မေးခွန်းများမေးရန် ကြိုဆိုခဲ့ပါသည်။ ထိုကြောင့် ဆရာဦးတင်မြင့်(PLF)မှ မြန်မာနိုင်ငံတွင် ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူဘာသာဝင် မိန်းကလေးများသည် ဗုဒ္ဓဘာသာဝင်မိန်းကလေးများကဲ့သို့ လက်ထပ်ထိမ်းမြားခြင်းနှင့် ဆိုင်ရာအခွင့်ရေးများမရှိကြောင်း၊ ဘာသာကွဲလက်ထပ် ထိမ်းမြားခြင်းကို ဘာသာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ဘုန်းတော်ကြီးများမှ လက်ထပ်ထိမ်းမြားပေး၍ မရကြောင်း၊ ကျောင်းများတွင် ဘာသာရေး စာပေများ သင်ကြား

ရန် တားမြစ်ထားသော်လည်း ဗုဒ္ဓဘာသာအကြောင်းကိုမူ သင်ပေးနေကြောင်း၊ တစ်ဆက်တည်းတွင် ခရစ်ယာန်ဘုရားကျောင်းများကိုလည်း လွတ်လပ်စွာဆောက်လုပ်ခွင့်မရှိကြောင်း၊ ခရစ်ယာန် သာသနာပိုင်မြေကို Green land၊ ဟု သတ်မှတ်၍ ထိုသတ်မှတ်ထားသည့် Green land တွင် ကန့်သတ်ချက်များစွာဖြင့် ဆောက်လုပ်ခွင့်ရှိကြောင်း ဤပြဿနာရပ်များကို အဘယ်ကဲ့သို့ ဖြေရှင်းသင့်ကြောင်း မေးမြန်းခဲ့ပါသည်။

ဆရာဦးတင်မြင့်၏ မေးခွန်းများနှင့်ပတ်သက်၍ Professor Brett မှ ပြန်လည်ဖြေကြားရာတွင် ဘာသာရေး လွတ်လပ်ခွင့်အခွင့်ရေးကိုကျွန်ုပ်တို့ မြှင့်တင်ရာတွင် ဆွေးနွေးငြင်းခုံရသည့် အချက် နှစ်ချက်ရှိကြောင်း ၎င်းတို့မှာ (၁) Freedom- လွတ်လပ်ခွင့် (ဥပမာ-ဘာသာရေးပွဲများ ခရစ္စမတ်ကဲ့သို့၊ လွတ်လပ်စွာကျင်းပခွင့်ရှိခြင်း)၊ ရိုးရာယဉ်ကျေးမှု လွတ်လပ်စွာထိန်းသိမ်းကျင့်သုံးခွင့်ရှိခြင်းနှင့် (၂) Equality-တန်းတူညီမျှရေးတို့ ဖြစ်ကြောင်း၊ သို့သော် Buddhist holiday နှင့် Christian holiday နှစ်ရပ်လုံးအတွက် အနည်းနှင့်အများ၊ လိုက်နာကျင့်သုံးသူ အရေအတွက်နှင့် နေရာဒေသ အကျယ်ဝန်းပေါ်တွင်မူတည်၍ တစ်ချို့သော အားနည်းချက်၊ ကန့်သတ်ချက်များရှိနိုင်ကြောင်း၊ အခွင့်အရေးတစ်ခု တောင်းဆိုရာတွင် Freedom နှင့် Equality ကို သမာသမတ်ကျသော၊ ခိုင်မာတိကျသော Argument တို့ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

The women rights law သည် တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှုအောက်တွင် တညီတညွတ်တည်း ဖြစ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများသည် သူတို့ကဲ့သို့ အခွင့်အရေးမရရှိသည့် အခြားဘာသာဝင်အမျိုးသမီးများ အတွက် ရပ်တည် တောင်းဆိုပေးသင့်ကြောင်း၊ ကျွန်ုပ်တို့ (ခရစ်ယာန်များ) သည်လည်း ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေး၍ အခွင့်အရေးများအတွက် အတူတကွ တောင်းဆိုသင့်ကြောင်း ဖြေကြားခဲ့ပါသည်။

ဘုရားကျောင်းများ ဆောက်လုပ်ခွင့်ပြုခြင်း၊ မပြုခြင်းသည် မြေယာအသုံးချမှုကိစ္စနှင့် ပတ်သက်သော ပြဿနာဖြစ်ကြောင်းနှင့် ဤကဲ့သို့သောမြေယာပြဿနာများသည် တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်နေရသော ပြဿနာအမျိုးအစားဖြစ်ကြောင်း၊ အဆောက်အဦးတစ်ခု ဆောက်လုပ်ရာတွင် Reasons အကျိုးကြောင်း လျော်ညီမှုကို ကြည့်ရကြောင်း၊ ဘုရားကျောင်းမဟုတ် ဘဲ၊ လေယာဉ်ကွင်း၊ ဆေးရုံကဲ့သို့သော လူထုအကျိုးပြုသည့်ဝန်ဆောင်မှု အဆောက်အဦးများဆောက်လုပ်ရာတွင်ပင် Economic benefit - အကျိုးစီးပွားဖြစ်ထွန်းမှု၊ Zone-နေရာဒေသသင့်လျော်မှု၊ Tightening space-နေရာဒေသ ကျဉ်းကျပ်မှု ဖြစ်လာစေနိုင်ခြင်းရှိ၊ မရှိ၊ Parking-ကားအသွားအလာ ယဉ်ကြောပိတ်ဆို့မှု ဖြစ်လာစေနိုင်ခြင်းရှိ၊ မရှိ၊ ဘာသာရေးအဆောက်အဦးများဖြစ်လျှင် ပတ်ဝန်းကျင်ယဉ်ကျေးမှု၊ ယုံကြည်ချက်တို့နှင့် သဟဇာတဖြစ်မှု၊ မဖြစ်မှုစသော အချက်လက်များပေါ်တွင်မူ တည်၍ သင့်တော်ခြင်းရှိ၊ မရှိကို စဉ်းစားဆုံးဖြတ်ပြီးမှသာ အခွင့်ပေးရကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

အစီစဉ်နောက်ဆုံးအနေဖြင့် ဆက်လက်၍ ရှေ့ဆက်လုပ်ငန်းစဉ်များတွင်လည်း အတူပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် နည်းလမ်းများ၊ ဆက်သွယ်မှုကွန်ယက်များ ထားရှိရေးနှင့် Professor Brett Scharffs မှလည်း မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုအပေါ်တွင် လိုက်၍အဖွဲ့စည်းများအား မည်သို့ကူညီပေးနိုင်မည်ကို ဆက်လက်ရှာကြံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(JP Commission)

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော် pm 8



ကက်သလစ်သာသနာ့ ရောက်ရှိခြင်း (၇၅) နှစ်ပြည့် စိန်ရတု pm 18



SYNOD 2018 မြန်မာ့အလင်းစာတိုက်၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော် pm 16

မြန်မာ့အလင်းစာတိုက်၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော်၊ မြန်မာ့အလင်းစာတိုက်၊ နေပြည်တော် + ဆရာတော်မာတီးယားဦးရွှေ (ငြိမ်း) pm 15

အရည်အသွေးမြင့် ကြည်လင်ပြတ်သားသော အသံများ ဖန်တီးသည်

STUDIO TRINITA

PH: 09977401090

www.facebook.com\studioTRINITA